

## ဓမ္မခန္ဓာ (၁၆) ပျား (အန် နာဟ်လ်)

ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် ၇၀၊ သုတ်ဒေသနာ ၁၂၈ ပါး။

ဦးဌေးလွင်ဦး ပြန်ဆိုသည်။

### بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-<sup>၁၁၀</sup>

၁။	<p style="text-align: center;"><b>أَتَىٰ أَمْرُ اللَّهِ فَلَا تَسْتَعْجِلُوهُ سُبْحَانَهُ وَتَعَالَىٰ عَمَّا يُشْرِكُونَ</b> ❊</p> <p>ပရမတ်ဘုရားရှင်၏ ညွှန်ကြားချက်ကို ပေးရောက်လတ္တံ့၊ ၎င်းကို အလျင်မလိုကြနင့်၊ အရှင်သည် ဦးထိပ်ထားရာ ဖြစ်၏။ ရောပြုန်းကိုးကွယ်ကြရာများထက် အထွဋ်အထိပ်ဖြစ်တော်မူ၏။</p>
၂။	<p style="text-align: center;"><b>يُنَزِّلُ الْمَلَائِكَةَ بِالرُّوحِ مِنْ أَمْرِهِ عَلَىٰ مَنْ يَشَاءُ مِنْ عِبَادِهِ أَنْ أَنْزِلُوا أَنَّهُ لَا إِلَهَ إِلَّا أَنَا فَاتَّقُونِ</b> ❊</p> <p>☆ ၂:၈၇ အရှင်သည် နိမိတ်ဆောင်များအား အရှင် ညွှန်ကြားချက်များကို ဉာဏ်စဉ်ဖြင့်ဆောင်လျက်* အမှုတော်ဆောင်များမှ စံချိန်ပြည့်သူထံသို့ တာဝန်ချ၍၊ သတိပေးစေသည်မှာ- ငါမှအပ အခြားဘုရားဟူ၍ မရှိ၊ ဝါဒအား စည်းစောင့်ကြ ဟု ဖြစ်၏။</p>
၃။	<p style="text-align: center;"><b>خَلَقَ السَّمَاوَاتِ وَالْأَرْضَ بِأَحَقِّ تَعَالَىٰ عَمَّا يُشْرِكُونَ</b> ❊</p> <p>အရှင်သည် မိုးများနှင့် မြေကမ္ဘာအား မှန်ကန်ညီညွတ်ခြင်းဖြင့် ဖြစ်တည်စေ၏။ အရှင်သည် ရောပြုန်းကိုးကွယ်ရာများ ထက် အထွဋ်အထိပ်ဖြစ်တော်မူ၏။</p>
၄။	<p style="text-align: center;"><b>خَلَقَ الْإِنْسَانَ مِنْ نُطْفَةٍ فَإِذَا هُوَ خَصِيمٌ مُّبِينٌ</b> ❊</p> <p>☆ ၂:၂၁ အရှင်သည် လူသားကို သုတ်ပိုးရည်တစ်စက်မှ<sup>၁၁၁</sup>ဖြစ်တည်စေ၏။* သို့သော် သူသည် ဖြောင့် ငြင်းခုံသူ ဖြစ်၏။</p>
၅။	<p style="text-align: center;"><b>وَالْأَنْعَامَ خَلَقَهَا لَكُمْ فِيهَا دِفْءٌ وَمَنَافِعُ وَمِنْهَا تَأْكُلُونَ</b> ❊</p> <p>သင်တို့အတို့ နွေးထွေးစေရန်၊ အကျိုးဖြစ်ရန်၊ စားသုံးနိုင်ရန် ခွာကွဲစားမြုံ့ပြန်တိရိစ္ဆာန်များကိုလည်း ဖြစ်တည်စေ၏။</p>
၆။	<p style="text-align: center;"><b>وَلَكُمْ فِيهَا جَمَالٌ حِينَ تُرِيحُونَ وَحِينَ تَسْرَحُونَ</b> ❊</p> <p>၎င်းတို့အား ဝင်စေချိန်၌ ဖြစ်စေ၊ လွှတ်ပေးချိန်၌ ဖြစ်စေ သင်တို့အတွက် အမြင်လှစေ၏။</p>
၇။	<p style="text-align: center;"><b>وَتَحْمِلُ أَثْقَالَكُمْ إِلَىٰ بَلَدٍ لَّمْ تَكُونُوا بِالْغَيْهِ إِلَّا بِسِقِّ الْأَنْفُسِ إِنَّ رَبَّكُمْ لَرَوُوفٌ رَّحِيمٌ</b> ❊</p> <p>မဝင်ပန်း သင်တို့သည် စိတ်ထောင်းကိုယ်ကြေမဖြစ်ဘဲ မဆိုက်ရောက်နိုင်သော မြို့များသို့၊ သင်တို့၏ ဝန်ထုပ်များကို ၎င်းတို့က သယ်ဆောင်ပေး၏။ သင်တို့၏ကံကြမ္မာရှင်သည် ညွှာတာသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။</p>
၈။	<p style="text-align: center;"><b>وَالْخَيْلِ وَالْبِغَالِ وَالْحَمِيرِ لِيَتَرْكَبُوهَا وَزِينَةً وَيَخْلُقُ مَا لَا تَعْلَمُونَ</b> ❊</p>

(၅၉၉) အာရ်ဗီဝေါဟာရ **نُطْفَةٍ** နုတွဖာဟ် ဆိုသည်မှာ ရေစင်သန့်ဟု ဖြစ်ပေသည်။ ၎င်းသည် အလွန်သေးငယ်သော ပမာဏဖြစ်၍ ကြီးမားကျယ်ပြန့်သော ဂုဏ်သတ္တိကို ဆောင်ပေးသည်။ သောက်သုံးရန် ကောင်းသော မည်သည့် အရည်ကိုမဆို **နုတွဖာဟ်** ဟုပင်ခေါ်၍၊ ၎င်းသည် ပင်လယ်ဟူသော အနက်ကိုလည်း ပေးပေးသည်။ (တာရ်ဂျူဒို-အာရစ်ကျမ်း)

	မြင်းများ၊ မြည်းများ၊ လားများကိုလည်း သင်တို့ စီနင်းဘို့ရာ စွဲမက်စေဘို့ရာ ဖြစ်စေ၏။ သင်တို့ မသိသေးသော အရာများကိုလည်း ဖြစ်တည်စေတော်မူမည်ပင်။ <sup>၃၉၉</sup>
၉။ အတား အဆီး	وَعَلَى اللَّهِ قَصْدُ السَّبِيلِ وَمِنْهَا جَائِرٌ وَلَوْ شَاءَ لَهَدَاكُمْ أَجْمَعِينَ ﴿٣٩٩﴾ ပရမတ်ဘုရားရှင်သည် လမ်းစည်များကို အလယ်အလတ်ကျစေ၍ ၎င်းကို ကာကွယ်ထား၏။ စံချိန်ပြည့်မှီခဲ့လျှင် အရှင်သည် သင်တို့ အားလုံးကို လမ်းညွှန်တော်မူမည်ပင်။ <sup>၆၀၀</sup>
၁၀။	هُوَ الَّذِي أَنْزَلَ مِنَ السَّمَاءِ مَاءً لَكُمْ مِنْهُ شَرَابٌ وَمِنْهُ شَجَرٌ فِيهِ تُسِيمُونَ ﴿٤٠٠﴾ အရှင်သည် ကောင်းကင်ယံမှ ရေကို သွန်းချစေလျက်၊ ထိုမှ သင်တို့ သောက်သုံးရန်၊ ၎င်းဖြင့် သစ်ပင် သစ်တော စည်းဝိုင်းများကို ဖြစ်စေ၏။
၁၀။	يُنْبِتُ لَكُمْ بِهِ الزَّرْعَ وَالزَّيْتُونَ وَالنَّخِيلَ وَالْأَعْنَابَ وَمِنْ كُلِّ الثَّمَرَاتِ إِنَّ فِي ذَلِكَ لَآيَةً لِقَوْمٍ يَتَفَكَّرُونَ ﴿٤٠١﴾ ၎င်းဖြင့် သံလွင်ပင်များ၊ စွဲပလွန်ပင်များ၊ စပျစ်ပင်များနှင့် သစ်သီးဝလံမျိုးစုံကို သင်တို့အဘို့မှာ စိုက်ပျိုးရေး ဖြစ်ထွန်းစေ၏။ စဉ်းစားသုံးသပ်သော လူမျိုးအတွက် ဤ၌ သက်သေလက္ခဏာ ရှိနေ၏။
၁၁။	وَسَخَّرَ لَكُمْ اللَّيْلَ وَالنَّهَارَ وَالشَّمْسَ وَالْقَمَرَ وَالنُّجُومَ مُسَخَّرَاتٍ بِأَمْرِهِ إِنَّ فِي ذَلِكَ لَآيَاتٍ لِقَوْمٍ يَعْقِلُونَ ﴿٤٠٢﴾ အရှင်၏ ညွှန်ကြားချက်ဖြင့် ည၊ နေ့၊ နေ၊ လ တို့ကို သင်တို့အတွက် အသုံးခံဖြစ်စေ၏။ ကြယ်တာရာများကိုလည်း အသုံးခံများဖြစ်စေ၏။ အတွေးအခေါ်ရှိသော လူမျိုးအတွက် ဤ၌ သက်သေလက္ခဏာ ရှိနေ၏။
၁၂။	وَمَا ذَرَأَ لَكُمْ فِي الْأَرْضِ مُخْتَلِفًا أَلْوَانُهُ إِنَّ فِي ذَلِكَ لَآيَةً لِقَوْمٍ يَذَّكَّرُونَ ﴿٤٠٣﴾ သင်တို့အား ကမ္ဘာမြေ၌ အသွေးအရောင်များ ကွဲပြားလျက် ပွားများစေ၏။ ဆင်ခြင်သတိရှိသော လူမျိုးအတွက် ဤ၌ သက်သေလက္ခဏာ ရှိနေ၏။
၁၄။	وَهُوَ الَّذِي سَخَّرَ الْبَحْرَ لِتَأْكُلُوا مِنْهُ لَحْمًا طَرِيًّا وَتَسْتَخْرِجُوا مِنْهُ حَبْلًا حَلِيَّةً تُبْسُونَهَا وَتَرَى الْفُلْكَ مَوَاجِرَ فِيهِ وَلِتَبْتَغُوا مِنْ فَضْلِهِ وَلِعَلَّكُمْ تَشْكُرُونَ ﴿٤٠٤﴾ အရှင်သည် ပင်လယ်သမုဒ္ဒရာကို အသုံးခံဖြစ်စေ၍၊ ထိုမှ လတ်ဆတ်သော အသားများကို စားသုံးဘို့ရာ ဖြစ်စေ၏။ ဆင်ယင်ဘို့ရာ လက်ဝတ်တန်ဆာများကိုလည်း ထိုမှ ထွက်စေတော်မူ၏။ ထို၌ ရှုပ်တိုက်သွားလာသော သင်္ဘောများကို မြင်နိုင်ရာ၏။ သို့ဖြစ်၍ သင်တို့ ကျေးဇူးသိတတ်အံ့မှာ အရှင်၏ သိက္ခာပေးခြင်းကို ရှာဖွေကြလော့။
၁၅။ တောင် များ ★၁၅၃၉	وَأَلْقَى فِي الْأَرْضِ رَوَاسِيَ أَنْ تَمِيدَ بِكُمْ وَأَنْهَارًا وَسُبُلًا لَعَلَّكُمْ تَهْتَدُونَ ﴿٤٠٥﴾ သင်တို့ လမ်းညွှန်ခံရအံ့သောငှာ- ဝါသည် မြေကမ္ဘာ၌ ဖြန့်ကျဲမသွားစေရန် တိုက်ကြီးများကို ခင်းကျင်းထား၍၊ သင်တို့ အတွက် မြစ်များ လမ်းကြောင်းများကို* ဖြစ်စေ၏။
၁၆။ စကြာ ဝဠာများ	وَعَلَامَاتٍ وَبِالنَّجْمِ هُمْ يَهْتَدُونَ ﴿٤٠٦﴾ သိနိုင်သောမှတ်တိုင်များ၊ ကြယ်တာရာများ၊ ၎င်းတို့သည် လမ်းညွှန်များ ဖြစ်ကြ၏။
၁၇။ ★၂၂၂	أَفَمَنْ يَخْلُقُ كَمَنْ لَا يَخْلُقُ أَفَلَا تَذَكَّرُونَ ﴿٤٠٧﴾ ဖြစ်တည်စေသော* အရှင်သည် ဖြစ်တည်ပေးခြင်း မပြုနိုင်သူ ကဲ့သို့ ဖြစ်သလော။ ဆင်ခြင်သတိ ရှိကြမည် မဟုတ်လော။

(၅၅၉) လူသားတို့ မသိနိုင်သေးသော စီးနင်းစရာများ နောက်ပိုင်းတွင်လည်း ဖြစ်လာဦးမည်ဟု ဤသုတ်တော်မှ ထင်ရှားစွာ ပြောထား ခဲ့ပေသည်။  
(၆၀၀) ဤသုတ်တော်မှ ခြံကာထားသော လမ်းများကို ပြောစေရန် ဆိုသည်မှာ နဂိုမူလ ဉာဏ်စဉ်ဆောင်များဖြင့် ကိန်းဝပ် ချမှတ်ပေးသော လမ်းစဉ်တိုင်းသည် ပြောစွဲမတ်လျက် ရှိနေပြီး- နောက်ပိုင်းတွင် လူသာမန်တို့၏ စွပ်ဖက်မှုများကြောင့် ပြောစွဲမတ်မှု ကင်းလာခြင်းကို ဆိုလိုသည်။ သို့ဖြစ်၍ ပရမတ်ဘုရားရှင်က ဉာဏ်စဉ်ဆောင်များ ပွင့်ပေါ်စေခြင်းဖြင့် မူရင်းဓမ္မအား ပြန်လည်ပြောစွဲမှန်စေခြင်း ဖြစ်သည်။

၁၈။	<p style="text-align: center;"><b>وَإِن تَعُدُّوا نِعْمَةَ اللَّهِ لَا تُحْصُوهَا إِنَّ اللَّهَ لَعَفُورٌ رَّحِيمٌ ﴿١٨﴾</b></p> <p>ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှုများကို ရေတွက်လျှင် အမှတ်စဉ်မှတ်နိုင်မည် မဟုတ်ချေ။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။</p>
၁၉။	<p style="text-align: center;"><b>وَاللَّهُ يَعْلَمُ مَا تُسِرُّونَ وَمَا تُعْلِنُونَ ﴿١٩﴾</b></p> <p>ပရမတ်ဘုရားရှင်သည် ကြိတ်ကြံစည်ရာ လူသိရှင်ကြားပြုရာများကို သိနေတော်မူ၏။</p>
၂၀။ ကိုးကွယ်ခံ	<p style="text-align: center;"><b>وَالَّذِينَ يَدْعُونَ مِن دُونِ اللَّهِ لَا يَخْلُقُونَ شَيْئًا وَهُمْ يُخْلَقُونَ ﴿٢٠﴾</b></p> <p>ပရမတ်ဘုရားရှင် မှလွဲ၍ ဆုတောင်းခံများသည် တစ်စုံတစ်ရာကိုမျှ ဖြစ်တည်ပေးနိုင်ခြင်းမရှိ၊ သူတို့သည်ပင် ဖြစ်တည်ခံများ ဖြစ်ကြလျက်-</p>
၂၁။	<p style="text-align: center;"><b>أَمْ أَوْلِيَاءُ غَيْرِ أَحْيَاءٍ وَمَا يَشْعُرُونَ أَيَّانَ يُبْعَثُونَ ﴿٢١﴾</b></p> <p>သက်မဲ့များသာ ဖြစ်၍၊ အသက်ရှင်ခြင်း မရှိကြချေ။ မည်သည့်အချိန်၌ သူတို့ နိုးထရမည်ကို သတိမမူနိုင်ကြချေ။<sup>၆၀၀</sup></p>
၂၂။ တစ်ဆူတည်း	<p style="text-align: center;"><b>إِلَهُكُمْ إِلَهٌ وَاحِدٌ فَالَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ قُلُوبُهُم مُّنْكَرَةٌ وَهُمْ مُسْتَكْبِرُونَ ﴿٢٢﴾</b></p> <p>သင်တို့၏ ဘုရားရှင်မှာ ဧကောဒိ ဘုရားရှင် ဖြစ်၏။ နောင်ဘဝအား မယုံကြည်သော သူတို့မှာ၊ သူတို့၏ နှလုံးသားသည် မကြုံစဖူး မာန်မာနတက်နေကြ၏။</p>
၂၃။	<p style="text-align: center;"><b>لَا جَرَمَ أَنَّ اللَّهَ يَعْلَمُ مَا يُسِرُّونَ وَمَا يُعْلِنُونَ إِنَّهُ لَا يُحِبُّ الْمُسْتَكْبِرِينَ ﴿٢٣﴾</b></p> <p>ရာဇဝတ်မူမပြုကြနှင့်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကြိတ်ကြံစည်ရာများ လူသိရှင်ကြားပြုရာများကို သိနေတော်မူ၏။ အရှင်သည် မာန်မာနတက်နေသူများကို နှစ်သက်တော်မမူပေ။</p>
၂၄။	<p style="text-align: center;"><b>وَإِذَا قِيلَ لَهُمْ مَآذَا أَنزَلْنَا رَبُّكُمْ قَالُوا أُسَاطِيرُ الْأَوَّلِينَ ﴿٢٤﴾</b></p> <p>သူတို့အား “သင်တို့၏ ကံကြမ္မာရှင်က ချမှတ်ပေးရာသည် မည်သည်နည်း၊” ဟု မေးမြန်းသော်၊ “ရှေးသရောအခါက ဒဏ္ဍာရီများသာ ဖြစ်၏။” ဟု ဆိုကြလတ္တံ့။</p>
၂၅။ *၂:၁၇၄	<p style="text-align: center;"><b>لِيَحْمِلُوا أَوْزَارَهُمْ كَامِلَةً يَوْمَ الْقِيَامَةِ وَمِمَّنْ أَوْزَارِ الَّذِينَ يُضِلُّونَهُمْ بِغَيْرِ عِلْمٍ أَلَا سَاءَ مَا يَزُرُونَ ﴿٢٥﴾</b></p> <p>ရပ်တည်ရမည်နေ့၌* သူတို့သည် သူတို့၏ ဝန်ထုပ် အပြည့်အဝနှင့် အသိပညာ မဲ့လျက် သူတို့က လမ်းလွဲစေခဲ့သော သူများ၏ ဝန်ထုပ်တစ်ချို့ကို သယ်ပိုးရလတ္တံ့၊ ထိုဝန်ထုပ်များသည် အကုသိုလ် ဖြစ်၏။</p>
၂၆။	<p style="text-align: center;"><b>قَدْ مَكَرَ الَّذِينَ مِن قَبْلِهِمْ فَأَتَى اللَّهُ بُنْيَانَهُم مِّنَ الْقَوَاعِدِ فَحَرَّ عَلَيْهِمُ السَّقْفُ مِن فَوْقِهِمْ وَأَتَاهُمُ الْعَذَابُ مِنْ حَيْثُ لَا يَشْعُرُونَ ﴿٢٦﴾</b></p> <p>သူတို့၏ ရှေ့အလျှင် မျိုးဆက်သည်လည်း ကြံစည်ခဲ့ကြပြီ၊ သို့သော် ပရမတ်ဘုရားရှင်သည် သူတို့အား ဆိုက်ရောက်စေသည်မှာ သူတို့၏ အဆောက်အအုံအား အုတ်မြစ်မှပင်လှန်၍၊ သူတို့ထံသို့ အပေါ်မိုးသည် အပေါ်မှ ပြုတ်ကျ၏။</p>

(၆၀၀) ဤသုတ်တော်တွင် ဖော်ပြသော သူတို့သည် (ကိုးကွယ်ခံများသည်) သက်မဲ့များသာ ဖြစ်ကြ၏ အသက်မရှိကြချေ။ ဆိုသည်မှာ သက်မဲ့ရုပ်ပွားဆင်းတုများကိုသာ ရည်ညွှန်းခြင်း မဟုတ်ချေ။ ယခင်သုတ်တော် (၂၀) တွင် ကိုးကွယ်ခံများကို **الَّذِينَ** အလသီးန ဟု ဆိုထားသောကြောင့် သက်ရှိ ကိုးကွယ်ခံ ဘာသာရေး လူတန်းစားများကို ဆိုလိုကြောင်း ထင်ရှားပေသည်။ သူတို့သည် မိရိုးဖလာထဲ၌ သာယာနေလျက် အတွေးအခေါ်များ သေနေကြပြီး နောက်လိုက်အတာများ အတွက်လည်း မည်သည့် အကျိုးကိုမှ မသယ်ပိုးနိုင်ပေ။ လူထု၏ ဝန်ထုပ်ဝန်ပိုးများသာ ဖြစ်ပေသည်။ သူတို့သည် မည်သည့်အခါတွင်မှ အတွေးအခေါ်သစ်များ ကိန်းဝပ်လာပြီး ပြန်လည်နိုးကြား လာနိုင်မည်ကို သူတို့ကိုယ် သူတို့ပင် မသိကြဘဲ အိပ်မောကျ နေသူများသာ ဖြစ်သည်ဟု ကျမ်းတော်က ထောက်ပြထားခြင်း ဖြစ်ပေသည်။

	ဝင့်ကြေးသည် မည်သည့် နေရာမှ ပေးရောက်လာမည်ကို သတိမမူနိုင်ကြချေ။ <sup>၆၀၂</sup>
၂၇။	<p>ثُمَّ يَوْمَ الْقِيَامَةِ يُخْزِبُهُمْ وَيَقُولُ أَيْنَ شُرَكَائِيَ الَّذِينَ كُنْتُمْ تُشَاقِقُونَ فِيهِمْ قَالَ الَّذِينَ أُوتُوا الْعِلْمَ إِنَّ الْخِزْيَ الْيَوْمَ وَالسُّوءَ عَلَى الْكَافِرِينَ ﴿٦٠٢﴾</p> <p>တဖန် ရပ်တည်ရသော နေ့၌ သူတို့အား အရက်ရစေလျက် “၎င်းတို့မှ သင်တို့ ဂိုဏ်းခွဲသူများ ဖြစ်သော ငါနှင့် ဖက်စပ် ခွဲသူများ အဘယ်မှာနည်း။” ဟု မေးမြန်းသော်၊ အသိပညာ ချီးမြှင့်ခံရသောသူများက “ဤနေ့တွင် ဖုံးကွယ်သူတို့အား အရက်ရစေပြီ၊ အကုသိုလ်သင့်စေပြီ” ဟု ဆိုကြ၏။</p>
၂၈။	<p>الَّذِينَ تَتَوَفَّاهُمُ الْمَلَائِكَةُ ظَالِمِي أَنْفُسِهِمْ فَأَلْقَوْا السَّلَامَ مَا كُنَّا نَعْمَلُ مِنْ سُوءٍ بَلَى إِنَّ اللَّهَ عَلِيمٌ بِمَا كُنْتُمْ تَعْمَلُونَ ﴿٦٠٣﴾</p> <p>မိမိ စရိုက်များကိုမိမိ မိုက်ကြေးခွဲနေစဉ် နိမိတ်ဆောင်များက သူတို့ကို သက်တမ်းကုန်စေသော်* “ကျွန်ုပ်တို့သည် ငြိမ်းချမ်းရေး ကမ်းလှမ်း၏။ အကုသိုလ် ကျင့်ကြံခဲ့ခြင်း မရှိပါ။” ဟု ဆိုကြလတ္တံ့။ အမှန်မှာ သင်တို့ ကျင့်ကြံလေ့ရှိသမျှအား ကေန်ပင် ပရမတ်ဘုရားရှင်သည် သိနေသော အရှင် ဖြစ်၏။</p>
၂၉။	<p>فَادْخُلُوا أَبْوَابَ جَهَنَّمَ خَالِدِينَ فِيهَا فَلَيْسَ مَنُورَى الْمُتَكَبِّرِينَ ﴿٦٠٤﴾</p> <p>ထို့ကြောင့် ဝင်ရောက်၍ တံခါးများမှ ဝင်၍၊ ထို၌ ကာလမဲ့ ခံစားလော့၊ သို့- မာနတက်သူတို့အတို့ အမင်္ဂလာ တည်းခိုရာ ဖြစ်စေ၏။</p>
၃၀။	<p>وَقِيلَ لِلَّذِينَ اتَّقَوْا مَاذَا أَنْزَلْ رَبُّكُمْ قَالُوا خَيْرًا لِلَّذِينَ أَحْسَنُوا فِي هَذِهِ الدُّنْيَا حَسَنَةٌ وَلَدَارُ الْآخِرَةِ خَيْرٌ وَلَنِعْمَ دَارُ الْمُتَّقِينَ ﴿٦٠٥﴾</p> <p>စည်းစောင့်သော သူတို့အား “သင်တို့၏ ကံကြမ္မာရှင်က ချမှတ်ပေးရာသည် မည်သည်နည်း” ဟု မေးမြန်းသော်၊ “ကောင်းမွန်စေခြင်းပင်” ဟု ဖြေကြားကြ၏။ သုမင်္ဂလာပြုသော သူများအတွက် ဤလောကီ၌ တင့်တယ်ခြင်း ရှိ၍၊ နောင်ဘဝ၏ ဘုံပြုသဒ္ဒါသည် သာလွန်ကောင်းမြတ်၏။ စည်းစောင့်သူများ၏ ဘုံပြုသဒ္ဒါသည် ဂုဏ်ရှိလှ၏။</p>
၃၁။	<p>جَنَّاتٌ عَدْنٍ يَدْخُلُونَهَا يُجْرِي مِنْ تَحْتِهَا الْأَنْهَارُ لَهُمْ فِيهَا مَا يَشَاءُونَ كَذَلِكَ يَجْزِي اللَّهُ الْمُتَّقِينَ ﴿٦٠٦﴾</p> <p>သူတို့အား ဝင်စေမည့် တည်မြဲခြင်း သုခဘုံများသည် အောက်ခင်း၌ စမ်းချောင်းရသွင် စီးဆင်းနေ၏။ သူတို့၏ စံချိန် အလျောက် ထို၌ ရှိ၏။ ဤသည် ပရမတ်ဘုရားရှင်က စည်းစောင့်သူများအား အစားပြန်ပေးခြင်း ဖြစ်၏။</p>
၃၂။	<p>الَّذِينَ تَتَوَفَّاهُمُ الْمَلَائِكَةُ طَيِّبِينَ يَقُولُونَ سَلَامٌ عَلَيْكُمْ ادْخُلُوا الْجَنَّةَ بِمَا كُنْتُمْ تَعْمَلُونَ ﴿٦٠٧﴾</p> <p>သူတို့အား နိမိတ်ဆောင်တို့က ဘဝပြောင်းစေသော်* စင်ကြယ်သူများအား “သင်တို့သည် ငြိမ်းချမ်းကြပါစေ၊ သင်တို့၏ ကျင့်ကြံလေ့ရှိရာများကြောင့် သုခဘုံသို့ ဝင်ကြလော့” ဟု ဆိုလတ္တံ့။</p>
၃၃။	<p>هَلْ يَنْظُرُونَ إِلَّا أَنْ تَأْتِيَهُمُ الْمَلَائِكَةُ أَوْ يَأْتِيَ أَمْرٌ رَبِّكَ كَذَلِكَ فَعَلَ الَّذِينَ مِنْ قَبْلِهِمْ وَمَا ظَلَمَهُمُ اللَّهُ وَلَكِنْ كَانُوا أَنْفُسَهُمْ يَظْلِمُونَ ﴿٦٠٨﴾</p> <p>သူတို့ထံသို့ နိမိတ်ဆောင်များအား ဆိုက်ရောက်လာမည်ကို စောင့်ကြည့်နေကြသလော့* သို့မဟုတ် သင့်ကံကြမ္မာရှင် ၏ ညွှန်ကြားချက်ကို ဆိုက်ရောက်စေရမည်လော့၊ သူတို့မတိုင်မှီ သူများလည်း ဤသို့ ပြုလုပ်ခဲ့ပြီ။ ပရမတ်ဘုရားရှင် သည် သူတို့အား အမိုက်သင့်စေသည် မဟုတ် သူတို့၏စရိုက်ကိုသာ သူတို့ မိုက်ကြေးခွဲလေ့ရှိကြပြီ။</p>

(၆၀၂) ဤသည် ပြုပြင်ပြောင်းလဲသူတို့အား ဒုက္ခပေးနေကြသူတို့ထံသို့ ဆိုက်ရောက်လာမည့် ဘေးအန္တရာယ်အကြောင်းကို နိမိတ်ပေးခြင်း ဖြစ်ပေသည်။ သူတို့မတိုင်မှီ မျိုးဆက်များတွင်လည်း ပြုပြင်ရေး သမားများ ပေါ်ခဲ့၏။ သို့သော် သူတို့သည် ပြုပြင်ခြင်း မရှိသောကြောင့် သားစဉ်မြေးဆက် နာမည်ပျက်နှင့်ပင် အခြေအမြစ်မဲ့သော ဘဝကို ရင်ဆိုင်ခဲ့ရပေပြီ။ ၈:၃၆ နှင့် ယှဉ်၍ လေ့လာနားလည်သင့်ပေသည်။

၃၄။	<p style="text-align: center;"><b>فَأَصَابَهُمْ سَيِّئَاتُ مَا عَمِلُوا وَحَاقَ بِهِمْ مَا كَانُوا بِهِ يَسْتَهْزِئُونَ ﴿٣٤﴾</b></p> <p>ကျင့်ကြံခဲ့ရာ အကုသိုလ်များက သူတို့အား ထိခိုက်စေပြီ။ သူတို့၏ လှောင်ပြောင်လေ့ရှိရာများက သူတို့အား ပိတ်ဖုံးနေပြီ။</p>
၃၅။	<p style="text-align: center;"><b>وَقَالَ الَّذِينَ أَشْرَكُوا لَوْ شَاءَ اللَّهُ مَا عَبَدْنَا مِنْ دُونِهِ مِنْ شَيْءٍ نَحْنُ وَلَا آبَاؤُنَا وَلَا حَرَمْنَا مِنْ دُونِهِ مِنْ شَيْءٍ كَذَلِكَ فَعَلَ الَّذِينَ مِنْ قَبْلِهِمْ فَهَلْ عَلَى الرُّسُلِ إِلَّا الْبَلَاغُ الْمُبِينُ ﴿٣٥﴾</b></p> <p>ရောပြွန်းကိုးကွယ်သောသူများက “ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်ခဲ့လျှင်၊ ကျွန်ုပ်တို့နှင့် ဘာဘိုးတို့သည် အရှင် မှလွဲ၍ တစ်စုံတစ်ရာကိုမှ ကိုးကွယ်မည် မဟုတ်ချေ။ အရှင် မှလွဲ၍ တစ်စုံတစ်ရာကိုမှလည်း တားမြစ်ခဲ့မည် မဟုတ်ချေ။” ဟု ဆိုကြ၏။<sup>၆၀၈</sup> သူတို့မတိုင်မှီ သူတို့လည်း ဤအတိုင်း ပြုလုပ်ခဲ့ပြီ။ ဉာဏ်စဉ်ဆောင်များ၏ ဝန်တာမှာ ရှင်းလင်းချက်များအား ဆိုက်ရောက်စေရန်သာ ဖြစ်၏။</p>
၃၆။	<p style="text-align: center;"><b>وَلَقَدْ بَعَثْنَا فِي كُلِّ أُمَّةٍ رَسُولًا أَنْ اعْبُدُوا اللَّهَ وَاجْتَنِبُوا الطَّاغُوتَ فَمِنْهُمْ مَنْ هَدَى اللَّهُ وَمِنْهُمْ مَنْ حَقَّبَ عَلَيْهِ الضَّلَالَةَ فَسِيرُوا فِي الْأَرْضِ فَانظُرُوا كَيْفَ كَانَ عَاقِبَةُ الْمُكذِبِينَ ﴿٣٦﴾</b></p> <p>မုချကေန အသိုင်းအဝိုင်း ကိုယ်စီ၌ ဉာဏ်စဉ်ဆောင် ပွင့်ပေါ်စေခဲ့၍၊ ပရမတ်ဘုရားရှင်အား ကိုးကွယ်စေလျက် သူတို့အား မိစ္ဆာဒိဋ္ဌိအဖြစ်မှ ကင်းသန့်စေခဲ့ပြီ။ သူတို့အနက် သူ့ကိုယ်သူ့လမ်းလွဲကို အမှန်ဟုဖြစ်သူ ရှိစဉ်၊ သူတို့အနက် ပရမတ်ဘုရားရှင်က လမ်းညွှန်ခဲ့သူများ ရှိ၏။ သို့ဖြစ်၍ ငြင်းဆန်သူများသည် နိဂုံး မည်သို့ ချုပ်ရသည်ကို ကမ္ဘာမြေအနှံ့ သွားလာ၍ ကြည့်ကြလော့။</p>
၃၇။	<p style="text-align: center;"><b>إِنْ تَحْرِصْ عَلَى هُدَاهُمْ فَإِنَّ اللَّهَ لَا يَهْدِي مَنْ يُضِلُّ وَمَا لَهُمْ مِنْ نَاصِرِينَ ﴿٣٧﴾</b></p> <p>သူတို့အား ဆန္ဒစောဖြင့် လမ်းညွှန်လိုသော်လည်း ပရမတ်ဘုရားရှင်က လမ်းမညွှန်လေလျှင် သူသည် လမ်းလွဲနေမည်ပင်၊ သူတို့အတွက် ကူညီနိုင်သူ မရှိချေ။<sup>၆၀၉</sup></p>
၃၈။	<p style="text-align: center;"><b>وَأَقْسَمُوا بِاللَّهِ جَهْدَ أَيْمَانِهِمْ لَا يَبْعَثُ اللَّهُ مِنْ يَمُوتُ بَلَىٰ وَعَدًّا عَلَيْهِ حَقًّا وَلَكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ ﴿٣٨﴾</b></p> <p>ပရမတ်ဘုရားရှင်သည် သူသေများအား ပြန်လည် နိုးထစေမည်* မဟုတ်ဟု အင်တိုက်အားတိုက် အားသန်စွာဖြင့် ပရမတ်ဘုရားရှင်အား တိုင်တည်ကြ၏။ အမှန်မှာ အရှင်၏ ကတိတော်သည် သစ္စာတရား ဖြစ်၏။ သို့သော် လူသားအများစုကြီးမှာကား သိကြသည် မဟုတ်ချေ။</p>
၃၉။	<p style="text-align: center;"><b>لِيُبَيِّنَ لَهُمُ الَّذِي يُخْتَلَفُونَ فِيهِ وَلِيَعْلَمَ الَّذِينَ كَفَرُوا أَتَهُمُ كَانُوا كَاذِبِينَ ﴿٣٩﴾</b></p> <p>သဘောထားကွဲနေသည်များကို သူတို့ ရှင်းလင်းစေရန်၊ ဖုံးကွယ်သော သူများသည်လည်း သူတို့သည် လိမ်ညာသူများ ဖြစ်ကြောင်းကို သိနိုင်စေရန် ဖြစ်၏။</p>
၄၀။ *၂:၁၁၇	<p style="text-align: center;"><b>إِنَّمَا قَوْلُنَا لِشَيْءٍ إِذَا أَرَدْنَاهُ أَنْ نَقُولَ لَهُ كُنْ فَيَكُونُ ﴿٤٠﴾</b></p>

(၆၀၃) ရောပြွန်းကိုးကွယ်သူများက သူတို့၏ ယခုကျင့်ကြံနေသော အကျင့်အကြံသည် သူတို့ထံ၌ ပွင့်ပေါ်ခဲ့သော ဉာဏ်စဉ်ဆောင် (ပညတ်ဘုရား) က ဟောကြားခဲ့သယောင် ပြောဆိုမှုမှာ လုံးဝ အမှားတရားသာ ဖြစ်ပေသည်။ မည်သည့် လူ့အသိုင်းအဝိုင်း (လူမျိုးများ) အတွက် ပွင့်ပေါ် ခဲ့သော ဉာဏ်စဉ်ဆောင်သည်မှ ရောပြွန်းကိုးကွယ်နိုင်ကြောင်း ထောက်ခံဟောကြားခဲ့သည့် အထောက်အထားဟု တိကျခိုင်လုံစွာ မရှိပေ။ ထိုအတွက် သုတ်တော် ၃၈ တွင် ဉာဏ်စဉ်ဆောင်များသည် ပရမတ်ဘုရားရှင်ကိုသာ ကိုးကွယ်ကြရန်၊ ရုပ်ပွားဆင်းတုများကို ရှောင်ကြဉ်ကြရန် ဟောကြားခဲ့ကြောင်း ပြောထားပေသည်။ ပိဋကတော်၏ ဓမ္မပဒ ၁၈၈၊ ၁၈၉ တွင်လည်း တည်ထားကိုးကွယ်မှုများ “စေတီ” များကို ကိုးကွယ်ခြင်းကြောင့် ဘေးကင်းသော ကိုးကွယ်မှု မဟုတ်ကြောင်း သွန်သင်ထားပေသည်။

(၆၀၄) ဤသုတ်တော်က အရာရာအား ဘုရားရှင်၌ လွဲချထားရမည် လူသားတစ်ဦးအား လမ်းမညွှန်ရဟု တားမြစ်ထားခြင်း မဟုတ်ပေ။ ဘုရားရှင်၏ အဆုံးအမကို အရေးမစိုက်ဘဲ မိမိ၏ ဒဿနဖြင့် သူတစ်ပါးအား လမ်းညွှန်ခြင်းသည် လမ်းမှန်မဟုတ် ဟု ဆိုခြင်းပင် ဖြစ်ပေသည်။

	ဖြစ်လိုရာအား ငါ၏ အဆိုအမိန့် “ဖြစ်”ဟု မိန့်ဆိုရုံမျှသာ၊ သို့ဖြင့် ဆင့်ကဲပြည့်စုံ ဖြစ်လာရမည်သာတည်း။ <sup>၆၁*</sup>
၄၁။	<p>وَالَّذِينَ هَاجَرُوا فِي اللَّهِ مِنْ بَعْدِ مَا ظَلَمُوا لَنُبَوِّئَنَّهُمْ فِي الدُّنْيَا حَسَنَةً وَلَآجْرُ الْآخِرَةِ أَكْبَرُ لَوْ كَانُوا يَعْلَمُونَ ﴿٤١﴾</p> <p>မိုက်ကြေးခွဲခံရပြီးနောက် ပရမတ်ဘုရားရှင်၏ လမ်း၌ ပြောင်းရွှေ့ခဲ့ရသော သူတို့အတွက် လောကီဘဝကို တင့်တယ်စွာ နေရာချပေးတော်မူမည်၊ နောင်ဘဝ၏ အကျိုးဆုလဒ်သည် ပိုမိုကြီးကျယ်၏၊ သိကြပါလေစ။</p>
၄၂။	<p>الَّذِينَ صَبَرُوا وَعَلَىٰ رَبِّهِمْ يَتَوَكَّلُونَ ﴿٤٢﴾</p> <p>သည်းခံသော သူများနှင့် သူတို့၏ကံကြမ္မာရှင်၌ ကိုးစားကြသောကြောင့် ဖြစ်၏။</p>
၄၃။	<p>وَمَا أَرْسَلْنَا مِنْ قَبْلِكَ إِلَّا رِجَالًا نُوْحِي إِلَيْهِمْ فَاسْأَلُوا أَهْلَ الذِّكْرِ إِنْ كُنْتُمْ لَا تَعْلَمُونَ ﴿٤٣﴾</p> <p>ကျမ်းစာ သင့် ရှေ့အလျှင် သူတို့ထံ အာရုံဖြစ်စေလျက် ငါ စေစားသူများမှာ လူသားစင်စစ်များသာ ဖြစ်၏။<sup>၆၀၅</sup> သင်တို့ အသိ မရှိကြလျှင် သတိပေးတရားတော် ရသူများကို မေးမြန်းလော့။</p>
၄၄။	<p>بِالنَّبِيِّاتِ وَالزُّبُرِ وَأَنْزَلْنَا إِلَيْكَ الذِّكْرَ لِتُبَيِّنَ لِلنَّاسِ مَا نُزِّلَ إِلَيْهِمْ وَلَعَلَّهُمْ يَتَفَكَّرُونَ ﴿٤٤﴾</p> <p>ကျမ်းစာ ကုန်အာနိ ဂျင်းလင်းချက်များ၊ ကျမ်းငယ်များအားဖြင့်<sup>*</sup> သူတို့ထံသို့ ချမှတ်ပေးရာအား သူတို့ စဉ်းစားသုံးသပ်အံ့ဩ သင့်အား သတိပေးတရားတော်ကို ငါ ချမှတ်ပေးပြီ။</p>
၄၅။	<p>أَفَأَمِنَ الَّذِينَ مَكَرُوا السَّيِّئَاتِ أَنْ يَخْسِفَ اللَّهُ بِهِمُ الْأَرْضَ أَوْ يَأْتِيَهُمُ الْعَذَابُ مِنْ حَيْثُ لَا يَشْعُرُونَ ﴿٤٥﴾</p> <p>အကုသိုလ် ကြံစည်သော သူတို့အတွက် ပရမတ်ဘုရားရှင်သည် သူတို့ကို မြေကမ္ဘာ၏ မြို့ချခြင်းမှ ဖြစ်စေ၊ မည်သည့် နေရာမှ ပေးရောက်လာမည်ဟု သတိမမူနိုင်သော ဝင့်ကြေးမှ ဖြစ်စေ လုံခြုံပြီဟု ယုံကြည်နေကြသလော။<sup>၆၀၆</sup></p>
၄၆။	<p>أَوْ يَأْخُذَهُمْ فِي تَقْلُبِهِمْ فَمَا هُمْ بِمُعْجِزِينَ ﴿٤٦﴾</p> <p>သို့မဟုတ် သူတို့ ဦးလှည့်နေစဉ်<sup>၆၀၇</sup> သူတို့အား အရေးယူခြင်းကို ချိနဲ့စေနိုင်မည် မဟုတ်ချေ။</p>
၄၇။	<p>أَوْ يَأْخُذَهُمْ عَلَىٰ تَخَوُّفٍ فَإِنَّ رَبَّكُمْ لَرَؤُوفٌ رَحِيمٌ ﴿٤٧﴾</p> <p>သို့မဟုတ် သူတို့သည် ကြောက်ရွံ့စိုးရိမ်နေစဉ်တွင် အရေးယူခံရနိုင်၏။ သင်၏ကံကြမ္မာရှင်သည် ညှာတာသောအရှင် အကြင်နာရှင် ဖြစ်တော်မူ၏။</p>
၄၈။	<p>أَوْ لَمْ يَرَوْا إِلَىٰ مَا خَلَقَ اللَّهُ مِنْ شَيْءٍ يَتَفَتَّيْ ظِلَالُهُ عَنِ الْيَمِينِ وَالشَّمَائِلِ سُجَّدًا لِلَّهِ وَهُمْ دَاخِرُونَ ﴿٤٨﴾</p> <p>ပရမတ်ဘုရားရှင်က ဖြစ်တည်စေသော အရာ အလုံးစုံကို သင် မမြင်နိုင်သလော၊ ၎င်းတို့သည် ဝပ်တွားနိမ့်ချလျက် ၎င်းတို့၏ အရိပ်များ ဘယ်သို့၊ ညာသို့ ယိမ်းညွတ်လျက် ပရမတ်ဘုရားရှင်အား ဦးချနေကြ၏။</p>

(၆၀၅) ပရမတ်ဘုရားရှင် (အလ္လာဟ်) က ဝဟီ (သဗ္ဗညုဉာဏ်) ကိန်းဝပ်စေသော ပုဂ္ဂိုလ်များမှာ ရာဇဝင်လာ နတ်များ၊ သကြားမင်းများ မဟုတ်ပေ။

(၆၀၆) ဤသုတ်တော်မှ “မြေကမ္ဘာ၏ မြို့ခြင်း (မြေမြို့ခြင်း)” ဆိုသည်မှာ ဒဏ္ဍာရီလာ စကားလုံး ကမ္ဘာမြေ အက်ကွဲလာလျက် မြို့ချလိုက်သည် ဟု ဆိုလိုခြင်း မဟုတ်ပေ။ အာရိပ်ဝေါဟာရ خَسِفَ ခတ်ိမ် သည် မြို့ချသည်၊ ပျောက်ကွယ်စေသည် ဟု ဖြစ်၍ သြဇာအာဏာ တိမ်ကောမေးမှိန် ရခြင်းများကို တင်စားပြောဆိုလေ့ရှိသော စကားလုံး ဖြစ်ပေသည်။ ထို့ကြောင့် ဤဝါကျ၏ အနက်မှာ ဘုရားရှင်က သူတို့၏ အာဏာ၊ သူတို့၏ ဓလေ့ဆိုးကို မေးမှိန်ပျောက်ကွယ်စေမည်၊ သို့မဟုတ် တိမ်ကောပျောက် ခေတ်နောက်ကျသွားစေမည် ဟု ဆိုခြင်း ဖြစ်ပေသည်။

(၆၀၇) ဤသုတ်တော်မှာ စကားလုံး أَهْلُ الذِّكْرِ တုကလ်လီဘု ကို အချို့ဆရာတော်များက “ဟိုဟိုဒီဒီသွားလာသော ခရီး၌ ရှိစဉ်”ဟု လည်းကောင်း အချို့က အိပ်မောကျနေစဉ်ဟု လည်းကောင်း ဘာသာပြန်ဆိုကြပေသည်။ ထိုစကားလုံးကို ကျမ်းတော်၏ ၂:၁၄၄ တွင် ကိုယ်တော်သည် စိတ်ငြိမ်စွာဖြင့် တောင့်တရည်မျှော်နေသည် ဟု သည့် အဓိပ္ပာယ်ကိုဆောင်သော ဦးလှည့်နေသည်ဟု တွေ့ရပေသည်။ ဤသုတ်တော်တွင် ဆိုလို သည်မှာ လူမျိုးတစ်မျိုးသည် မိမိ၏ အယူဝါဒ၌ သို့မဟုတ် မိမိ၏ စီးပွားရမက်၌ စုန်းစုန်းမြုပ်နေလျက် အပြင်လောကကို မေ့လျော့လျက်နေစဉ်ဟု ဖြစ်ပေသည်။

၄၉။	<p>وَلِلَّهِ يَسْجُدُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ مِنْ دَابَّةٍ وَالْمَلَائِكَةِ وَهُمْ لَا يُسْتَكْبِرُونَ ﴿٤٩﴾</p> <p>မိုးများအတွင်း မြေအတွင်း ရှိသမျှ သတ္တဝါအပေါင်းနှင့် နိမိတ်ဆောင်တို့၏ ဦးချရိုကျိုးမှုသည် ပရမတ်ဘုရားရှင် အတွက် သာ ဖြစ်၏။ သူတို့သည် မာနတက်မနေကြချေ။</p>
၅၀။	<p>يَخَافُونَ رَبَّهُمْ مِنْ فَوْقِهِمْ وَيَفْعَلُونَ مَا يُؤْمَرُونَ ﴿٥٠﴾</p> <p>သူတို့အပေါ်မှ ကံကြမ္မာရှင်အား ကြောက်ရွံ့ရိုကျိုးကြ၏။ သူတို့အား စီမံမိန့်ဆိုရာကို ပြုလုပ်ကြ၏။</p>
၅၁။	<p>وَقَالَ اللَّهُ لَا تَتَّخِذُوا إِلَهَيْنِ اثْنَيْنِ إِنَّمَا هُوَ إِلَهٌ وَاحِدٌ فَإِيَّايَ فَارْهَبُونِ ﴿٥١﴾</p> <p>ပရမတ်ဘုရားရှင်က “ဘုရား နှစ်ဆူဟု အယူမထားကြနှင့်၊ အရှင်သည် တစ်ပါးတည်းသာ ဖြစ်၏။ ငါ့ကိုသာ ကြောက်ရွံ့ရိုသေကြလော့” ဟု မိန့်တော်မူ၏။</p>
၅၂။	<p>وَلَهُ مَا فِي السَّمَاوَاتِ وَالْأَرْضِ وَلَهُ الدِّينُ وَاصِبًا أَفَغَيْرَ اللَّهِ تَتَّقُونَ ﴿٥٢﴾</p> <p>မိုးများနှင့် မြေကမ္ဘာတွင် ရှိသမျှသည် အရှင်၏ အချုပ်အခြာ၌ ရှိ၍၊ သာသနာ၏ အနှစ်သည် အရှင်၏ အချုပ်အခြာ၌ ရှိ၏။ ထို့ကြောင့် ပရမတ်ဘုရားရှင်မှအပ စည်းစောင့် အားထားရာရှိသလော။</p>
၅၃။	<p>وَمَا بِكُمْ مِنْ نِعْمَةٍ فَمِنَ اللَّهِ ثُمَّ إِذَا مَسَّكُمُ الضُّرُّ فَإِلَيْهِ تَجْأَرُونَ ﴿٥٣﴾</p> <p>သင်တို့အတွက် ဂုဏ်ပေးမှုသည် ပရမတ်ဘုရားရှင်၏ ထံမှ ဖြစ်ခဲ့သော်လည်း၊ ထို့နောက် ဘေးဥပဒ် ထိသောအခါမှ အရှင်ဘက်သို့ အသနားခံကြသလော။</p>
၅၄။	<p>ثُمَّ إِذَا كَسَفَ الضُّرُّ عَنْكُمْ إِذَا فَرِيقٌ مِّنْكُمْ بِرَبِّهِمْ يُشْرِكُونَ ﴿٥٤﴾</p> <p>တဖန် သင်တို့၏ ဥပဒ်ကို ဖယ်ပေးသည်နှင့် သင်တို့မှ တစ်ဖွဲ့သည် သူတို့၏ ကံကြမ္မာရှင်နှင့် ရောပြုန်းကိုးကွယ်ရာပြု၏။</p>
၅၅။	<p>لِيَكْفُرُوا بِمَا آتَيْنَاهُمْ فَتَمَتَّعُوا فَسَوْفَ تَعْلَمُونَ ﴿٥٥﴾</p> <p>သူတို့အား ငါ ပေးအပ်သည်ကို ဖုံးကွယ်ရန် အလိုငှာ ဖြစ်၏။ သို့- သာယာနေပါစေ၊ မကြာမှီ သိကြရလတ္တံ့။</p>
၅၆။	<p>وَيَجْعَلُونَ لِمَا لَا يَعْلَمُونَ نَصِيبًا مِّمَّا رَزَقْنَاهُمْ تَاللَّهِ لَتُسْأَلُنَّ عَمَّا كُنْتُمْ تُفْتَرُونَ ﴿٥٦﴾</p> <p>★၅၆ ငါ ရိုက္ခာထောက်ရာမှ သူတို့ မသိရာများကို စီစဉ်၍ ပင်ပန်းခံနေကြ၏။* ပရမတ်ဘုရားရှင်အား တိုင်တည်လျက်- သင်တို့၏ လုပ်ကြံဖန်တီးလေ့ ရှိရာများနှင့် စပ်လျဉ်း၍ မေးမြန်းစစ်ဆေးလိမ့်မည်။</p>
၅၇။	<p>وَيَجْعَلُونَ لِلَّهِ الْبَنَاتِ سُبْحَانَهُ وَلَهُمْ مَا يَشْتَهُونَ ﴿٥٧﴾</p> <p>☆ ၄-၁၇ ပရမတ်ဘုရားရှင်၌ သမီးများရှိသည်ဟု စီစဉ်ကြ၏။ အရှင်သည် ဦးထိပ်ထားရာ ဖြစ်တော်မူ၏။ ၎င်းမှာ သူတို့၏ အာသီသ ဖြစ်၏။*</p>
၅၈။	<p>وَإِذَا بُشِّرَ أَحَدُهُمْ بِالْأُنثَىٰ ظَلَّ وَجْهُهُ مُسْوَدًّا وَهُوَ كَظِيمٌ ﴿٥٨﴾</p> <p>သူတို့မှ တစ်စုံတစ်ယောက်အား သမီးရတနာရကြောင်း သတင်းကောင်းပါးသော်၊ မျက်နှာ ကုပ်လျက် မဲသွား၏။ သူသည် ယူကြိုးမရဖြစ်၏။</p>

၆၉။	<p>يَتَوَارَى مِنَ الْقَوْمِ مِنْ سُوءِ مَا بُشِّرَ بِهِ أَيُمْسِكُهُ عَلَى هُونٍ أَمْ يَدُسُّهُ فِي التُّرَابِ أَلَا سَاءَ مَا يَحْكُمُونَ ﴿٦٩﴾</p> <p>ထိုသတင်းအား အကုသိုလ် ဟု၊ သူ့လူမျိုးထံမှ ပုန်းကွယ်နေ၏။ ၎င်းအား နိမ့်ကျစွာ ထိန်းထားမည်လော သို့တည်း မဟုတ် မြေထဲတွင် မြှုပ်ပစ်မည်လော-၊ စီရင်ထုံးများသည် အကုသိုလ်သာ ဖြစ်၏။<sup>၆၀၀</sup></p>
၆၀။	<p>لِلَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ مَثَلُ السَّوْءِ وَبِاللَّهِ الْمَثَلُ الْأَعْلَى وَهُوَ الْعَزِيزُ الْحَكِيمُ ﴿٦٠﴾</p> <p>နောင်ဘဝအား မယုံကြည်သော သူတို့၏ ပမာသည် အကုသိုလ်ဖြစ်၍၊ ပရမတ်ဘုရားရှင်၏ ပမာသည်ကား အထွဋ်အထိပ် ဖြစ်၏။ အရှင်သည် ဘုန်းတော်အရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။</p>
၆၁။	<p>وَلَوْ يُؤَاخِذُ اللَّهُ النَّاسَ بِظُلْمِهِمْ مَا تَرَكَ عَلَيْهَا مِنْ دَابَّةٍ وَلَكِنْ يُؤَخِّرُهُمْ إِلَىٰ أَجَلٍ مُّسَمًّى فَإِذَا جَاءَ أَجْلُهُمْ لَا يَسْتَأْخِرُونَ سَاعَةً وَلَا يَسْتَقْدِمُونَ ﴿٦١﴾</p> <p>ပရမတ်ဘုရားရှင်သည် လူသားတို့၏ မိုက်ကြေးခွဲမှုကြောင့် အရေးယူခဲ့ပြီး ဖြစ်လျှင်၊ ချန်ထားသော သတ္တဝါဟူ၍ မရှိပြီ။ သို့သော် ၎င်းတို့အား သတ်မှတ်ကာလ အချိန်ထိ နောက်ဆုတ်ပေးနေ၏။ သတ်မှတ်ကာလ ရောက်လာသောအခါ တစ်နာရီမျှပင် နောက်မဆုတ်နိုင်၊ ရပ်မထားနိုင်ချေ။<sup>*</sup></p>
၆၂။	<p>وَيَجْعَلُونَ لِلَّهِ مَا يَكْرَهُونَ وَتَصِفُ أَلْسِنَتُهُمُ الْكَذِبَ أَنَّ لَهُمُ الْحُسْنَىٰ لَا جَرَمَ أَنَّ لَهُمُ النَّارَ وَأَنَّهُمْ مُّفْرَطُونَ ﴿٦٢﴾</p> <p>သူတို့မကြိုက်သော အရာများကို ပရမတ်ဘုရားရှင် အတွက်ဟု စီစဉ်ကြ၍၊ အတင့်တယ်ဆုံးများကို သူတို့အတွက် ဟု သူတို့၏နှုတ်လျှာမှ လိမ်လည်၍ တင်ပြကြ၏။ ရာဇဝတ်မှုမပြုကြနှင့်၊ သူတို့အဘို့ အပူမီးသာ ရှိ၏။ သူတို့သည် လက်လွတ်စပယ်ပြုသူများ ဖြစ်၏။</p>
၆၃။	<p>تَاللَّهِ لَقَدْ أَرْسَلْنَا إِلَىٰ أُمَمٍ مِّن قَبْلِكَ فَرَيْنَ لَهُمْ الشَّيْطَانُ أَعْمَالَهُمْ فَهُوَ وَلِيُّهُمُ الْيَوْمَ وَلَهُمْ عَذَابٌ أَلِيمٌ ﴿٦٣﴾</p> <p>ပရမတ်ဘုရားရှင်အား တိုင်တည်လျက်၊ သင့် ရှေ့အလျှင် အသိုင်းအဝိုင်းများထံသို့လည်း ငါ၏စေစားခြင်းကိုပြခဲ့ပြီ။ သူတို့အား မကောင်းဆိုးဝါးက သူတို့၏ ကျင့်ကြံမှုများကို ဖမ်းစားခဲ့၏။ ယနေ့၌ သူသည် သူတို့အတွက် မဟာမိတ် ဖြစ်၏။ သူတို့အတွက် နာကျင်သော ဝင့်ကြွေးသည် ရှိနေပြီ။</p>
၆၄။	<p>وَمَا أَنْزَلْنَا عَلَيْكَ الْكِتَابَ إِلَّا لِتُبَيِّنَ لَهُمُ الَّذِي اخْتَلَفُوا فِيهِ وَهُدًى وَرَحْمَةً لِّقَوْمٍ يُؤْمِنُونَ ﴿٦٤﴾</p> <p>သဘောထားကွဲ နေသည်များကို သူတို့ ရှင်းလင်းစေရန်၊ယုံကြည်သော လူမျိုးအား လမ်းညွှန်ပေးရန်၊ ကရုဏာသက် ရန်သာ ငါသည် သင့်အား ဤကျမ်းတော်ကို ချမှတ်ပေးပြီ။</p>
၆၅။	<p>وَاللَّهُ أَنْزَلَ مِنَ السَّمَاءِ مَاءً فَأَحْيَا بِهِ الْأَرْضَ بَعْدَ مَوْتِهَا إِنَّ فِي ذَلِكَ لَآيَةً لِّقَوْمٍ يَسْمَعُونَ ﴿٦٥﴾</p> <p>မြေကမ္ဘာအား သေပြီးနောက်မှ ရှင်လာစေရန် ပရမတ်ဘုရားရှင်သည် ကောင်းကင်ယံမှ ရေကို သွန်းချစေတော်မူ၏။ ကြားနာနိုင်စွမ်းရှိသော လူမျိုးအတွက် ဤ၌ သက်သေလက္ခဏာ ရှိနေ၏။</p>

(၆၀၀) သမီးမိန်းကလေး မွေးလာလျှင် အကုသိုလ်ဟု လည်းကောင်း၊ မိန်းကလေးသည် ယောက်ျားလေးလောက် မမြတ်ဟူသော အယူကိုလည်း ကောင်း အစွလာမ်သာသနာက လုံးဝ လက်မခံကြောင်း ဤသုတ်တော်က အတိအကျကြေငြာသည်။ ဤသုတ်တော်ကို စတင်ကြေငြာသော လွန်ခဲ့သည် နှစ် ၁၅၀၀ (အေဒီ ၆၀၀ မတိုင်မှီ)က အာရ်ရစ်လူမျိုးများသည် သမီးမိန်းကလေး မွေးဘွားလာလျှင် ပြုလုပ်ဆိုးဝင်သည်ဟု အယူထား လျက် မွေးလာသော ကလေးများကို လူသိမခံဘဲ အရှင်လတ်လတ် မြေမြှုပ်ပစ်လေ့ရှိသည်။ မလွဲမချောင်သာ မွေးရလျှင်လည်း ကြည်ကြည်ဖြူဖြူ မရှိခဲ့ချေ။ အထူးသဖြင့် ခေါင်းဆောင်များ၏ အသိုင်းဝိုင်းတွင် ပို၍ ဆိုးဝါးပေသည်။ ထိုသို့ အရိုးစွဲ မိရိုးဖလာ အယူကြီးအား အစွလာမ် သာသနာက အမှန်းခံ၍ ချေဖျက်ပစ်လိုက်ပေသည်။ သို့သော်လည်း မွတ်ဆလင် ခေါင်းစဉ်အောက်၌ ရှိနေသော လူသားတစ်ချို့မှာ ယခု ခေတ်တိုင် မိန်းကလေးများအား အကြောင်းပြချက် မျိုးစုံဖြင့် ဖိနှိပ်နေမှုများကို ဝမ်းနည်းဘွယ် တွေ့ရဆဲ ဖြစ်ပေသည်။ ထို့ကြောင့် ကျမ်းတော်က အစွလာမ် သာသနာဝင်များကိုပင် အစွလာမ်သို့ ယတိပြတ်ဝင်ကြလော့ ဟု ထပ်ပြန်တလဲလဲ သတိပေးနေပေသည်။



၆၆။	<p>وَإِنَّ لَكُمْ فِي الْأَنْعَامِ لَعِبْرَةً لُنُسْقِيكُمْ مِمَّا فِي بُطُونِهِ مِنْ بَيْنِ فَرْثٍ وَدَمٍ لَبَنًا خَالِصًا سَائِغًا لِلشَّارِبِينَ ﴿٦٦﴾</p> <p>ကေနပ်ပင်၊ ခွာကွဲစားမြုံပြန်တိဂိတ္တာနများ၌ သင်တို့အတွက် သခိန်းစာတစ်ရပ် ရှိနေ၏။ ၎င်း၏ ဝမ်းတွင်း အစာဟောင်း အိမ်နှင့် အသွေးကြားမှ သောက်သုံးသူတို့ ခံတွင်းတွေ့စေသော သောက်ရန် နို့ရည်သန့်ကို သင်တို့ အတွက် ရစေ၏။</p>
၆၇။	<p>وَمِنْ ثَمَرَاتِ النَّخِيلِ وَالْأَعْنَابِ تَتَّخِذُونَ مِنْهُ سَكَرًا وَرِزْقًا حَسَنًا إِنَّ فِي ذَلِكَ لَآيَةً لِقَوْمٍ يَعْلَمُونَ ﴿٦٧﴾</p> <p>စုံပလွန် စပျစ်စသော သစ်သီးဝလံများမှ သင်တို့သည် မူးယစ်ရည်နှင့် တင့်တယ်သော ရိက္ခာများကို ရယူကြ၏။ အတွေးအခေါ်ရှိသော လူမျိုးအတွက် ဤ၌ သုတ်ဒေသနာ တစ်ရပ် ရှိနေ၏။</p>
၆၈။	<p>وَأَوْحَى رَبُّكَ إِلَى النَّحْلِ أَنْ اتَّخِذِي مِنَ الْجِبَالِ بُيُوتًا وَمِنَ الشَّجَرِ وَمِمَّا يَعْرِشُونَ ﴿٦٨﴾</p> <p>ထို့ပြင် သင့်ကံကြမ္မာရှင်သည် ပျားထံသို့ အာရုံဖြစ်စေသည်မှာ တောင်များ၊ အဆောက်အအုံများ၊ သစ်ပင်များ၌ အိမ်များ အထပ်ထပ် တည်ကြလော့ဖို့</p>
၆၉။	<p>ثُمَّ كُلِي مِنْ كُلِّ الثَّمَرَاتِ فَاسْلُكِي سُبُلَ رَبِّكِ ذُلُلًا يَخْرُجُ مِنْ بُطُونِهَا شَرَابٌ مُخْتَلِفٌ أَلْوَانُهُ فِيهِ شِفَاءٌ لِلنَّاسِ إِنَّ فِي ذَلِكَ لَآيَةً لِقَوْمٍ يَتَفَكَّرُونَ ﴿٦٩﴾</p> <p>ထို့နောက် သစ်သီးဝလံမျိုးစုံမှ စားသုံးလော့။ သင့်ကံကြမ္မာရှင်၏ လမ်းစဉ်ပေါ်၌ ထဲထဲဝင်ဝင် နိမ့်ချကြလော့။ သူတို့၏ ဝမ်းတွင်းမှ သောက်သုံးရန် အရောင်များ ကွဲပြားလျက် ထုတ်ပေး၏။ ထို၌ လူသားတို့အတွက် ဆေးကောင်းတလက် ဖြစ်စေ၏။ ကေနပ်ပင် စဉ်းစားသုံးသပ်သော လူမျိုးအတွက် ဤ၌ သက်သေလက္ခဏာ ရှိနေ၏။</p>
၇၀။	<p>وَاللَّهُ خَلَقَكُمْ ثُمَّ يَتَوَفَّاكُمْ وَمِنكُمْ مَنْ يُرَدُّ إِلَى أَرْدَلِ الْعُمُرِ لِكَيْ لَا يَعْلَمَ بَعْدَ عِلْمٍ شَيْئًا إِنَّ اللَّهَ عَلِيمٌ قَدِيرٌ ﴿٧٠﴾</p> <p>ပရမတ်ဘုရားရှင်သည် သင်တို့အား ဖြစ်တည်စေ၏။ ထို့နောက် သက်တမ်းကုန်စေ၏။ သင်တို့အထဲမှ ဘဝသိသရာ နောက်ပြန်လျက် သိခဲ့ပြီးနောက် တစ်စုံတစ်ရာမျှ မသိနိုင်တော့သည်ထိ ဖြစ်သူလည်း ရှိစေ၏။ ကေနပ်ပင် ပရမတ်ဘုရားရှင်သည် သိနေသော အရှင် စည်းချိန်ချမှတ်သော အရှင် ဖြစ်တော်မူ၏။</p>
၇၁။	<p>وَاللَّهُ فَضَّلَ بَعْضَكُمْ عَلَى بَعْضٍ فِي الرِّزْقِ فَمَا الَّذِينَ فُضِّلُوا بِرَادِي رِزْقِهِمْ عَلَى مَا مَلَكَتْ أَيْمَانُهُمْ فَهُمْ فِيهِ سَوَاءٌ أَفَبِنِعْمَةِ اللَّهِ يَجْحَدُونَ ﴿٧١﴾</p> <p>ပရမတ်ဘုရားရှင်သည် သင်တို့မှ အချို့ကို အချို့ထက် ရိက္ခာထောက်* သိက္ခာပေးခဲ့၏။ ထို သိက္ခာပေးခံရသော သူများသည် ရိက္ခာများကို သူတို့၏ လက်အောက် ဩဇာခံများနှင့် တူညီစွာခံစားလိုခြင်း မရှိချေ။ ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှုကို ပယ်ပစ်ကြသလော့။</p>
၇၂။	<p>وَاللَّهُ جَعَلَ لَكُمْ مِنْ أَنْفُسِكُمْ أَزْوَاجًا وَجَعَلَ لَكُمْ مِنْ أَنْفُسِكُمْ بَنِينَ وَحَفَدَةً وَرَزَقَكُمْ مِنَ الطَّيِّبَاتِ أَفَبِالْبَاطِلِ يُؤْمِنُونَ وَبِنِعْمَتِ اللَّهِ هُمْ يَكْفُرُونَ ﴿٧٢﴾</p> <p>ပရမတ်ဘုရားရှင်သည် သင်တို့၏ စရိုက်တူထဲမှပင် စုဖွဲ့ပေါ်ကို* စီစဉ်ပေးတော်မူပြီ။ သင်တို့၏ အိမ်ထောင်ဘက်များမှ သင်တို့အတွက် သားသမီး၊ မြေးမြစ်များကို စီစဉ်ပေးတော်မူ၍၊ သင်တို့အတွက် စင်ကြယ်များမှ ရိက္ခာထောက်၏။ ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှုကို ဖုံးကွယ်လျက် အမှားတရားကို ယုံကြည်ကြမည်လော့။</p>
၇၃။	<p>وَيَعْبُدُونَ مِنْ دُونِ اللَّهِ مَا لَا يَمْلِكُ لَهُمْ رِزْقًا مِنَ السَّمَاوَاتِ وَالْأَرْضِ شَيْئًا وَلَا يَسْتَطِيعُونَ ﴿٧٣﴾</p> <p>သို့ပါလျက် ပရမတ်ဘုရားရှင် မှလွဲ၍ မိုးများနှင့် မြေကမ္ဘာမှ သူတို့အတွက် ရိက္ခာထောက်ခွင့် ဩဇာအာဏာ</p>

(၆၉) - ပျားသတ္တဝါကိုလည်း ပရမတ်ဘုရားရှင်က အာရုံစိုက်နားသက်ပေးကြောင်းကို ထင်ရှားစွာ ပြဆိုသည်။ ထို့ကြောင့် စကြာဝဠာ၌ အာရုံသိမရှိသော အရာဟူ၍ မရှိကြောင်း။ အရှင်၏ ဉာဏ်စဉ်အာရုံခါတ်တော်မှာ ကွန်မြူးဖြန့်ကျက်လျက် ရှိကြောင်းကို ရှင်းလင်းစွာ သိနိုင်ပေသည်။ အာရုံစိုက်ဉာဏ်စဉ်နှင့် ရူးဟိ ခေါ် ပွင့်လင်းသိမြင်မှုဉာဏ်စဉ်မှာ မတူသေးကြောင်း သိမြင်နိုင်ရန် အစွလာမ့်ပိပသနာ၌ ရင့်ကျက်ရန်လိုအပ်ပါသည်။

	တစ်စုံတစ်ရာမရှိ၊ တတ်နိုင်ခြင်းမရှိသော အရာတို့အား ကိုးကွယ်နေကြ၏။
၇၆။	فَلَا تَصْرِبُوا لِلَّهِ الْأَمْثَالَ إِنَّ اللَّهَ يَعْلَمُ وَأَنْتُمْ لَا تَعْلَمُونَ ﴿٧٦﴾ ပရမတ်ဘုရားရှင်အား ပမာတူ ဥပမာမပြုကြနှင့်၊ ပရမတ်ဘုရားရှင်သည် သင်တို့ မသိသည်ကို ဧကန် သိနေတော်မူ၏။
၇၇။	ضَرَبَ اللَّهُ مَثَلًا عَبْدًا مَمْلُوكًا لَا يَقْدِرُ عَلَى شَيْءٍ وَمَنْ رَزَقْنَاهُ مِنْ رِزْقِنَا حَسَنًا فَهُوَ يُنْفِقُ مِنْهُ سِرًّا وَجَهْرًا هَلْ يَسْتَوُونَ الْحَمْدُ لِلَّهِ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ ﴿٧٧﴾ တစ်စုံတစ်ရာမျှ စည်းကြပ်မတ်နိုင်ခွင့် မရှိသော <sup>၆၀၀</sup> လက်အောက်ဝန်ထမ်းနှင့်- ဝါအရှင်က ရိက္ခာဖြင့် တင့်တယ်စွာ ရိက္ခာထောက်သောကြောင့် လက်တွင်းကြိတ်၍ ကျယ်လောင်စွာဖွင့်ဟ၍ ပေးကမ်းသုံးစွဲသူ ထိုသူတို့ ကဲ့သို့ ဖြစ်ကြသလော ဟု ပရမတ်ဘုရားရှင်က ဥပမာပေး၏။ ရည်သန်စူးစိုက်မှုတည်ရာသည် ပရမတ်ဘုရားရှင်၌ ဖြစ်၏။ အမှန်မှာ သူတို့မှ အများစုသည် သိကြသည် မဟုတ်ချေ။
၇၈။	وَضَرَبَ اللَّهُ مَثَلًا رَجُلَيْنِ أَحَدُهُمَا أَبْكَمُ لَا يَقْدِرُ عَلَى شَيْءٍ وَهُوَ كَلٌّ عَلَى مَوْلَاهُ أَيْنَمَا يُوَجِّههُ لَا يَأْتِ بِخَيْرٍ هَلْ يَسْتَوِي هُوَ وَمَنْ يَأْمُرُ بِالْعَدْلِ وَهُوَ عَلَى صِرَاطٍ مُسْتَقِيمٍ ﴿٧٨﴾ ပရမတ်ဘုရားရှင်သည် လူနှစ်ဦးကို ဥပမာပေး၏။ တစ်ဦးသည် အ'သူ- တစ်စုံတစ်ရာကိုမှ စည်းမကြပ်မတ်နိုင်ဘဲ မဟာမိတ်ထံ၌ အလုံးစုံ မှီခိုနေရ၏။ မည်သည်ကို မျက်နှာလှဲသည် ဖြစ်စေ အကောင်းကို ပြန်မပေးနိုင်သော ထိုသူသည် တန်းတူညီမျှ ညွှန်ကြားလျက် မြဲမြံသော ဝါဒ၌ ရှိသူ ကဲ့သို့ ဖြစ်သလော။ <sup>၆၀၀</sup>
၇၉။	وَلِلَّهِ غَيْبُ السَّمَاوَاتِ وَالْأَرْضِ وَمَا أَمْرُ السَّاعَةِ إِلَّا كَلَمْحِ الْبَصَرِ أَوْ هُوَ أَقْرَبُ إِنَّ اللَّهَ عَلَى كُلِّ شَيْءٍ قَدِيرٌ ﴿٧٩﴾ မိုးများနှင့် မြေကမ္ဘာတွင်း စက္ခုလွန်များသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏။ အချိန်နာရီစေ့ရောက်မည့် <sup>၆၀၁</sup> ညွှန်ကြားချက်သည် အမြင် တစ်စေ့ သို့မဟုတ် ထို့ထက် ပို၍နီးကပ်၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန်ချမှတ်တော်မူ၏။
၈၀။	وَاللَّهُ أَخْرَجَكُمْ مِنْ بُطُونِ أُمَّهَاتِكُمْ لَا تَعْلَمُونَ شَيْئًا وَجَعَلَ لَكُمُ السَّمْعَ وَالْأَبْصَارَ وَالْأَفْئِدَةَ لَعَلَّكُمْ تَشْكُرُونَ ﴿٨٠﴾ ပရမတ်ဘုရားရှင်သည် သင်တို့အား သင်တို့မိခင်များ၏ ဝမ်းကြာတိုက်မှ တစ်စုံတစ်ရာ မသိသော ဘဝဖြင့် ထုတ်ယူတော်မူ၏။ ထို့နောက် သင်တို့ ကျေးဇူးသိတတ်အံ့ငှာ အကြား- အမြင်- စိတ်နှလုံးများကို စီစဉ်ပေးတော်မူ၏။
၈၁။	أَلَمْ يَرَوْا إِلَى الطَّيْرِ مُسَخَّرَاتٍ فِي جَوْ السَّمَاءِ مَا يُمَسِّكُهُنَّ إِلَّا اللَّهُ إِنَّ فِي ذَلِكَ لَآيَاتٍ لِقَوْمٍ يُؤْمِنُونَ ﴿٨١﴾ ကောင်းကင် ဟင်းလင်းပြင်တွင် ပျက်ရယ်ပြုနိုင်သော ငှက်များကို သင်တို့ မမြင်မိသလော၊ ၎င်းတို့အား ပရမတ်ဘုရားရှင်သည်သာ ထိုသို့ ထိန်းထားစေနိုင်၏။ ယုံကြည်သော လူမျိုးအတွက် ဤ၌ သက်သေလက္ခဏာ ရှိနေ၏။
၈၀။	وَاللَّهُ جَعَلَ لَكُمْ مِنْ بُيُوتِكُمْ سَكَنًا وَجَعَلَ لَكُمْ مِنْ جُلُودِ الْأَنْعَامِ بُيُوتًا تَسْتَخِفُّونَهَا يَوْمَ ظَعْنِكُمْ وَيَوْمَ إِقَامَتِكُمْ وَمِنْ أَصْوَابِهَا وَأَوْبَارِهَا وَأَشْعَارِهَا أَثَاءًا وَمَتَاعًا إِلَى حِينٍ ﴿٨٠﴾

(၆၀၀) ဆရာတော်ကြီးများက ပြုလုပ်နိုင်သည်၊ ပြုနိုင်စွမ်းသည်ဟု ဘာသာပြန်ဆိုသော ကဒရ် ၏ အနက်မှာ အရာရာကို စည်းချိန်ကျကျ ဟန်ချက်ညီညီ ဥပဒေသ သတ်မှတ်ပြဌာန်းလျက် လုပ်နိုင်စွမ်းသည်ဟု ကျမ်းတော်က ဖော်ပြပေးသည်။ ထို့ကြောင့် ဤသုတ်တော်အပါအဝင် ကျမ်းတော်တစ်အုပ်လုံးတွင် ပါဝင်သော ကဒရ် ကို ဤဘာသာပြန်၌ စည်းချိန်ချနိုင်သည်ဟု ဘာသာပြန်ဆိုခြင်း ဖြစ်ပေသည်။  
(၆၀၁) ဤသုတ်တော်မှ ပြောသော မျက်မမြင် ဆိုသည်မှာ တရားမရ အမှောင်ကျနေသော သူကို ဆိုလိုခြင်း ဖြစ်ပေသည်။

	<p>ပရမတ်ဘုရားရှင်သည် သင်တို့အတွက် အခြေချရန် အိမ်များကို စီစဉ်ပေး၍၊ သင်တို့ ခရီးသွားနေ၊ ရပ်နား နေ့များ အတွက် ပေါ့ပါးလွတ်လပ်စွာ အသုံးပြုရန် တိရိစ္ဆာန်သားရေဖြင့် တဲအိမ်များကို စီစဉ်ပေးတော်မူ၏။ ၎င်းတို့၏ အမွေးနှု၊ အမွေးညှင်း၊ အမွေးအမျှင်များကို အသုံးအဆောင်ပြု၍ ကာလတစ်ခုထိ ချမ်းမြေ့စေတော်မူ၏။</p>
၈၁။	<p style="text-align: center;"><b>وَاللّٰهُ جَعَلَ لَكُمْ مِمَّا خَلَقَ ظِلَالًا وَجَعَلَ لَكُمْ مِنَ الْجِبَالِ أَكْنَانًا وَجَعَلَ لَكُمْ سَرَابِيلَ تَقِيكُمُ الْحَرَّ وَسَرَابِيلَ تَقِيكُمُ بِأَسْكُمْ كَذٰلِكَ يُتِمُّ نِعْمَتَهُ عَلَيْكُمْ لَعَلَّكُمْ تُسْلِمُونَ</b> ❖</p> <p>ဖြစ်တည်ပေးထားရာများမှ သင်တို့ အရိပ်ရစေရန် ပရမတ်ဘုရားရှင်က စီစဉ်ပေးသည်လည်း ရှိ၏။ သင်တို့အတွက် တောတောင်အတွင်း အကာအကွယ်များကို စီစဉ်ပေး၏။ အပူမှ ခံနိုင်ရည်ရှိရန် အဝတ်အထည်များ၊ အတိုက်အခိုက် များ၌ သင်တို့အတွက် ကာကွယ်ရန် အဝတ်အထည်များကို စီစဉ်ပေးတော်မူ၏။ သင်တို့သည် ငြိမ်းချမ်းရေးပြုအံ့ သောငှာ သင်တို့အပေါ်၌ ဤသို့ ဂုဏ်ပေးခြင်းကို ပြည့်စုံစေ၏။</p>
၈၂။	<p style="text-align: center;"><b>فَإِنْ تَوَلَّوْا فَإِنَّمَا عَلَيْكَ الْبَلَاغُ الْمُبِينُ</b> ❖</p> <p>သူတို့ လှည့်သွားကြလျှင်လည်း အသင်၏ ဝန်တာမှာ ဓမ္မကို ဆိုက်ရောက်စေရန်သာ ဖြစ်၏။</p>
၈၃။	<p style="text-align: center;"><b>يَعْرِفُونَ نِعْمَتَ اللّٰهِ ثُمَّ يُنْكِرُونَهَا وَأَكْثَرُهُمُ الْكَافِرُونَ</b> ❖</p> <p>သူတို့သည် ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှုကို အသိအမှတ်ပြုသော်လည်း တဖန် ၎င်းကို အကျွမ်းမဝင်လိုကြပေ၊ သူတို့မှ အများစုသည် ဖုံးကွယ်သူများပင် ဖြစ်၏။</p>
၈၄။	<p style="text-align: center;"><b>وَيَوْمَ نَبْعَثُ مِنْ كُلِّ أُمَّةٍ شَهِيدًا ثُمَّ لَا يُؤْذَنُ لِلَّذِينَ كَفَرُوا وَلَا هُمْ يُسْتَعْتَبُونَ</b> ❖</p> <p>အသိုင်းအဝိုင်း ကိုယ်စီမှ သက်သေတော်များကို ပေါ်ပေါက်စေသော နေ့ကာလ၌၊ ဖုံးကွယ်သော သူများအတွက် ခွင့်ပြုချက်မရှိ အယူခံခွင့်ရှိသူများလည်း မဟုတ်ချေ။</p>
၈၅။	<p style="text-align: center;"><b>وَإِذَا رَأَى الَّذِينَ ظَلَمُوا الْعَذَابَ فَلَا يُخَفَّفُ عَنْهُمْ وَلَا هُمْ يُنظَرُونَ</b> ❖</p> <p>မိုက်ကြေးခွဲသော သူတို့သည် ဝင့်ဒုက္ခကို မြင်တွေ့ရသော အခါ၊ သူတို့နှင့် စပ်လျဉ်း၍ ပျော်ပါးစေမည်မဟုတ်၊ သူတို့သည် စောင့်ကြည့်နေခွင့်လည်း မရှိတော့ပြီ။</p>
၈၆။	<p style="text-align: center;"><b>وَإِذَا رَأَى الَّذِينَ أَشْرَكُوا شُرَكَاءَهُمْ قَالُوا رَبَّنَا هَؤُلَاءِ شُرَكَائُنَا الَّذِينَ كُنَّا نَدْعُو مِنْ دُونِكَ فَأَلْقَوْا إِلَيْهِمُ الْقَوْلَ إِنَّكُمْ لَكَاذِبُونَ</b> ❖</p> <p>ရောပြွန်းကိုးကွယ်သော သူများက သူတို့ ရောပြွန်းကိုးကွယ်ခဲ့ရာများကို မြင်တွေ့သောအခါ “အို ကံကြမ္မာရှင် တပည့်တော်တို့သည် အရှင် မှလွဲ၍ ရောပြွန်းကိုးကွယ် ဆုတောင်းလေ့ ရှိခဲ့သောသူတို့မှာ သူတို့ပင် ဖြစ်၏။” ဟု ဆိုသော်၊ ၎င်းတို့က သူတို့အား “သင်တို့သည် လိမ်ညာ ပြောဆိုသူများသာ ဖြစ်၏။” ဟု ရင်ဆိုင် ပြန်ပြောကြလတ္တံ့။</p>
၈၇။	<p style="text-align: center;"><b>وَأَلْقُوا إِلَى اللَّهِ يَوْمَئِذٍ السَّلَامَ وَضَلَّ عَنْهُمْ مَا كَانُوا يَفْتَرُونَ</b> ❖</p> <p>ထိုနေ့ကာလ၌ သူတို့သည် ပရမတ်ဘုရားရှင် အတွက်သာ ငြိမ်းချမ်းရေး ကမ်းလှမ်းကြ၏။ သူတို့ လုပ်ကြံဖန်တီးရှိခဲ့ ရာများသည် သူတို့ထံမှ လွှဲဖယ်သွားလေပြီ။</p>
၈၈။	<p style="text-align: center;"><b>الَّذِينَ كَفَرُوا وَصَدُّوا عَنْ سَبِيلِ اللّٰهِ زِدْنَا لَهُمْ عَذَابًا فَوْقَ الْعَذَابِ بِمَا كَانُوا يُفْسِدُونَ</b> ❖</p> <p>ဖုံးကွယ်လျက် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ ဖယ်ခိုင်းသော သူတို့သည် သူတို့၏ အဖျက်လုပ်လေ့ရှိသောကြောင့် ဝင့်ဒဏ် အပေါ် ဝင့်ဒဏ် တိုးပွားစေ၏။</p>
၈၉။	<p style="text-align: center;"><b>وَيَوْمَ نَبْعَثُ فِي كُلِّ أُمَّةٍ شَهِيدًا عَلَيْهِمْ مِنْ أَنْفُسِهِمْ وَجِئْنَا بِكَ شَهِيدًا عَلَىٰ هَؤُلَاءِ وَنَزَّلْنَا عَلَيْكَ الْكِتَابَ</b></p>

	<p style="text-align: center;"><b>تَبَيَّنَا لِكَلِّ شَيْءٍ وَهَدَىٰ وَرَحْمَةً وَبُشْرَىٰ لِلْمُسْلِمِينَ</b> ❁</p> <p>အသိုင်းအဝိုင်း ကိုယ်စီမှ သက်သေများကို သူတို့၏ စရိုက်တူများ အတွက် ရောက်လာစေသော နေ့ကာလ၌၊ သင့်ကို လည်း ထိုသူများ အပေါ်၌ သက်သေ ဖြစ်စေပြီ။ သဗ္ဗလုံးစုံအား ရှင်းလင်းချက်၊ လမ်းညွှန်ချက်၊ ကရုဏာနှင့် ငြိမ်းချမ်းရေး ဝါဒီများအတွက် သတင်းကောင်း အဖြစ် ဤကျမ်းတော်ကို သင့်ထံ၌ ချမှတ်ပေးပြီ။<sup>၆၀၂</sup></p>
၉၀။	<p style="text-align: center;"><b>إِنَّ اللَّهَ يَأْمُرُ بِالْعَدْلِ وَالْإِحْسَانِ وَإِيتَاءِ ذِي الْقُرْبَىٰ وَيَنْهَىٰ عَنِ الْفَحْشَاءِ وَالْمُنْكَرِ وَالْبَغْيِ يَعِظُكُمْ لَعَلَّكُمْ تَذَكَّرُونَ</b> ❁</p> <p>ကေနပ်ပင် ပရမတ်ဘုရားရှင်သည် တန်းတူညီမျှဖြစ်ရန်၊ တင့်တယ်စွာပြုမူရန်၊ နီးစပ်သူများကို ပေးကမ်းဝေငှရန် ညွှန်ကြား တော်မူ၏။ သူစိမ်းဆန်မှု၊ ကိုယ်ကျင့်ပျက်မှု၊ အပြစ်ရှာမှုကို ဟန့်တားတော်မူ၏။ သင်တို့ ဆင်ခြင်သတိ ရှိနိုင်အံ့ငှာ ထုဝါဒများ ဖြစ်၏။</p>
၉၁။	<p style="text-align: center;"><b>وَأَوْفُوا بِعَهْدِ اللَّهِ إِذَا عَاهَدْتُمْ وَلَا تَنْفُضُوا الْأَيْمَانَ بَعْدَ تَوْكِيدِهَا وَقَدْ جَعَلْتُمُ اللَّهَ عَلَيْكُمْ كَفِيلًا إِنَّ اللَّهَ يَعْلَمُ مَا تَفْعَلُونَ</b> ❁</p> <p>သင်တို့သည် ပဋိညာဉ်ပြုသောအခါ၊ ပရမတ်ဘုရားရှင်၏ ပဋိညာဉ်ကို ပြီးပြည့်စေလော့၊ သေချာစေပြီးမှ ချိုးဖောက်မှုကို အားမသန်ကြရန် သင်တို့ကိုယ်သင်တို့ စီစဉ်ကြလော့၊ ပရမတ်ဘုရားရှင်သည် သင်တို့အအား ထိန်းကျောင်းသူ ဖြစ်၏။ ကေနပ်ပင် ပရမတ်ဘုရားရှင်သည် ပြုလုပ်သမျှကို သိနေတော်မူပေ၏။</p>
၉၂။	<p style="text-align: center;"><b>وَلَا تَكُونُوا كَالَّذِينَ نَفَضَتْ غَرْلَهَا مِنْ بَعْدِ قُوَّةٍ أَنْكَاثًا تَتَّخِذُونَ أَيْمَانَكُمْ دَخَلًا بَيْنَكُمْ أَنْ تَكُونَ أُمَّةٌ هِيَ أَرْبَىٰ مِنْ أُمَّةٍ إِنَّمَا يَبْلُوكُمُ اللَّهُ بِهِ وَلِيُبَيِّنَنَّ لَكُمْ يَوْمَ الْقِيَامَةِ مَا كُنْتُمْ فِيهِ تَخْتَلِفُونَ</b> ❁</p> <p>ချည်ကြိုးကို စွမ်းရန်လုပ်ပြီးနောက် အမျှင်ဖတ်ထုတ်သည့် ကြိုးလွန်းဖျက်သော သူမကဲ့သို့ မဖြစ်ကြနှင့်၊ သင်တို့ချင်း ကြား အသိုင်းအဝိုင်းတစ်ခုက အသိုင်းအဝိုင်းတစ်ခုကို ဝင်ရောက် မောင်ပိုင်စီးရန် အယူ သန်နေကြ၏။ ပရမတ် ဘုရားရှင်သည် ဤအမှုဖြင့် သင်တို့အား စစ်ဆေးတော်မူမည်၊ ထို၌ သင်တို့၏ ကွဲလွဲငြင်းခုံလေ့ရှိရာများကို ရပ်တည် ရသော နေ့၌ သင်တို့အတွက် ရှင်းလင်းထင်ရှားစေမည်ပင်။<sup>၆၀၃</sup></p>

(၆၀၂) ဤသုတ်တော်သည် အသိုင်းအဝိုင်း၊ သတ်မှတ်သော နယ်နိမိတ်အတွင်းရှိ နိုင်ငံသားတိုင်းအတွက် ဦးဆောင်လမ်းပြများ ပေါ်ထွန်းခဲ့ပြီ။ ပေါ် ထွန်းနေမည် ဟု ပြော၍၊ ထိုခေါင်းဆောင်များ ခံရမည့် အနစ်နာခံရမှုမျိုး အတွက် ကိုယ်တော် မဟာမိတ်သည် စံပြုခေါင်းဆောင် တစ်ဦးဖြစ်ကြောင်း အတိအကျ ပြောဆိုထားပေသည်။ ကိုယ်တော်၏ နောက်လိုက်များသည်လည်း ခေါင်းဆောင်၏ အမိန့်ကိုနာခံသော စွမ်းစွမ်းတစ် ဆောင်ရွက်တတ် သော နောက်လိုက်များအဖြစ်- ပေါ်ထွန်းလာသမျှသော ခေါင်းဆောင်များ၏ နောက်လိုက်များ နမူနာ ယူနိုင်သော နောက်လိုက်များ ဖြစ်ကြောင်း ကျမ်းတော်တွင် ဖော်ပြထားပေသည်။ (၂:၁၄၃)။

(၆၀၃) ဤသုတ်တော်မှ ချည်ကြိုး ဟု သုံးသော **أَنْكَاثًا** မှာ “ဖောက်ဖျက်နိုင်သည်” ဟု အနက်ပေးသော **ث ك ن** မှ ဆင့်ပွားခြင်း ဖြစ်၍- ကျစ်ထား သော ကြိုး ဟု အဓိပ္ပာယ်ဖြစ်သည်။ လူမျိုးနွယ်စုံ ဖွဲ့စည်းတည်ထောင်သော ပြည်ထောင်စု နိုင်ငံတစ်ခုအတွက် ကျမ်းတော်က သွန်သင်သော ဤ ဥပဒေသည် အလွန်လှပသော ဥပဒေ တစ်ရပ်ပင် ဖြစ်သည်။ ဥပဒေ ဆိုသည်မှာ ကျစ်ထားသော ကြိုးကဲ့သို့ ဖြစ်၍- လူယုတ်မာများက အာဏာကို ကိုင်ထားသော အခါ ဖျက်ပစ်နိုင်သည့် သဘောဖြစ်သည်။ စည်းလုံးညီညွတ်စွာ ဖွဲ့စည်းထားသော ပြည်ထောင်စုအား အစိတ်စိတ်ကွဲစေရန် မပြုကြ နှင့် ဟု ကြိုးလွန်းဖျက်သော သူမ၏ ဥပမာနှင့် သွန်သင်သည်။ ဤနေရာ၌ ဘာသာပြန်သည့် ကြိုးလွန်းဖျက်သော **نَفَضَتْ** ဟူသည်မှာလည်း **ق ن ض** ကတိကဝတ်ကို ဖျက်သည်မှ ဆင့်ပွားခြင်း ဖြစ်သည်။ လူများစုများကလည်း လူနည်းစုများနှင့် သဘောတူ ချုပ်ဆိုထားသော စာချုပ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ သို့မဟုတ် ကတိကဝတ်များကို ဖျက်ဆီးရန် ကြိုတင်၍ ကြံစည်နေမှု၊ သို့မဟုတ် နိုင်ငံထက်စီးနင်းပြု ဖွဲ့စည်းပုံရေးဆွဲမှုများကို (မပြုရန်) သတိပေးထားပေသည်။ ထိုအမှုကို ပရမတ်ဘုရားရှင်က စစ်ဆေးတော်မူမည်ဟုလည်း ထောက်ပြထားပေသည်။ ဆိုလိုသည်မှာ ထိုကိစ္စများကို အစွဲလားမိ သာသနာက လုံးဝ လက်မခံဟု ဆိုလိုခြင်း ဖြစ်ပေသည်။ အစွဲလားမိသာသနာဝင်များ လူများစုဖြစ်သော တိုင်းနယ်နိမိတ်များတွင်လည်း အစွဲလားမိ အစိုးရများ အနေဖြင့် အလွန်အရေးကြီးသော သွန်သင်ချက်ဖြစ်သည့် ဤသုတ်တော်အတိုင်း လိုက်နာရန် အရေးကြီးပေသည်။

၉၃။	<p>﴿لَوْ شَاءَ اللَّهُ لَجَعَلَكُمْ أُمَّةً وَاحِدَةً وَلَكِنْ يُضِلُّ مَنْ يَشَاءُ وَيَهْدِي مَنْ يَشَاءُ وَلِتَسْأَلَنَّ عَمَّا كُنْتُمْ تَعْمَلُونَ﴾</p> <p>ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်ခဲ့လျှင် သင်တို့ကို အသိုင်းအဝိုင်း တစ်ခုတည်းအဖြစ် စီစဉ်ပြီးလတ္တံ့၊ သို့ရာတွင် စံချိန် သူ အလျှောက် လမ်းလွှဲစေ၍၊ စံချိန်ပြည့်သူအလျှောက် လမ်းညွှန်ရစေ၏။ သင်တို့ ကျင့်ကြံလေ့ရှိခဲ့သမျှကို မေးမြန်းစစ်ဆေး ခံရလတ္တံ့။</p>
၉၄။	<p>﴿وَلَا تَتَّخِذُوا أَيْمَانَكُمْ دَخَلًا بَيْنَكُمْ فَتَزِلَّ قَدَمٌ بَعْدَ ثُبُوتِهَا وَتَذُوقُوا السُّوءَ بِمَا صَدَدْتُمْ عَنِ سَبِيلِ اللَّهِ وَاللَّهُ عَذَابٌ عَظِيمٌ﴾</p> <p>သင်တို့ချင်းကြား ဝင်ရောက်စွပ်ဖက်ရန် အယူ မသန်ကြနှင့်၊ ယင်းသည် စုံရပ်ခံမှု ခိုင်မာစေပြီးနောက်မှ ချော်ထွက်စေ၏။ ပရမတ်ဘုရားရှင်၏ လမ်းစဉ်မှ ဖယ်ခိုင်းမှုကြောင့် အကုသိုလ်ကို မြည်းစမ်းရလိမ့်မည်။ သင်တို့အတွက် မဟာ ဝင့်ကြွေးကြီး ရှိနေပြီ။<sup>၆၀၄</sup></p>
၉၅။ နည်း	<p>﴿وَلَا تَشْتَرُوا بِعَهْدِ اللَّهِ ثَمَنًا قَلِيلًا إِنَّمَا عِنْدَ اللَّهِ هُوَ خَيْرٌ لَكُمْ إِنْ كُنْتُمْ تَعْلَمُونَ﴾</p> <p>ပရမတ်ဘုရားရှင်နှင့်ရှိသော ပဋိညာဉ်အား တန်ဖိုးချ မရောင်းစားကြနှင့်၊ ဧကန်ပင် ပရမတ်ဘုရားရှင်၏ ထံတော်၌ ရှိသောအရာသည် သင်တို့အတွက် ပိုမိုကောင်းမြတ်၏။ သင်တို့ သိကြပါလေစ။</p>
၉၆။	<p>﴿مَا عِنْدَكُمْ يَنْفَدُ وَمَا عِنْدَ اللَّهِ بَاقٍ وَلَنَجْزِيَنَّ الَّذِينَ صَبَرُوا أَجْرَهُمْ بِأَحْسَنِ مَا كَانُوا يَعْمَلُونَ﴾</p> <p>သင်တို့ထံ၌ ရှိရာသည် တခဏ၊ ပရမတ်ဘုရားရှင်၏ ထံတော်၌ ရှိရာသည်သာ ထာဝရ ဖြစ်၏။ သည်းခံမှုကြီးသော သူများအား သူတို့၏ ကျင့်ကြံလေ့ရှိရာများကြောင့် တင့်တယ်သော ဆုလဒ်ဖြင့် အစားပေးတော်မူမည်ပင်။</p>
၉၇။	<p>﴿مَنْ عَمِلْ صَالِحًا مِّنْ ذَكَرٍ أَوْ أَنَّىٰ وَهُوَ مُؤْمِنٌ فَلَنُحْيِيَنَّهٗ حَيَاةً طَيِّبَةً وَلَنَجْزِيَنَّهُمْ أَجْرَهُمْ بِأَحْسَنِ مَا كَانُوا يَعْمَلُونَ﴾</p> <p>ယုံကြည်လျက် ပြုပြင်ပြောင်းလဲမှု ကျင့်ကြံသူ အမျိုးသား၊ အမျိုးသမီး မဟူ၊ သူ့အား စင်ကြယ်သော ဘဝကို ချီးမြှင့် တော်မူမည်။ သူတို့၏ ကျင့်ကြံလေ့ရှိရာများကြောင့် တင့်တယ်သော ဆုလဒ်ဖြင့် အစားပေးတော်မူမည်ပင်။</p>
၉၈။	<p>﴿فَإِذَا قَرَأْتَ الْقُرْآنَ فَاسْتَعِذْ بِاللَّهِ مِنَ الشَّيْطَانِ الرَّجِيمِ﴾</p> <p>ကုရ်အာန်အား ရွတ်ဖတ်သောအခါ၊ ပစ်ထုတ်ခံ မကောင်းဆိုးဝါးမှ ကင်းရန် ပရမတ်ဘုရားရှင်၌ ခိုလှုံလော့။<sup>၆၀၅</sup></p>
၉၉။	<p>﴿إِنَّهُ لَيْسَ لَهُ سُلْطَانٌ عَلَى الَّذِينَ آمَنُوا وَعَلَىٰ رَبِّهِمْ يَتَوَكَّلُونَ﴾</p> <p>ဧကန်ပင်၊ ကံကြမ္မာရှင်အား ယုံကြည်လျက် ကိုးစားသောသူတို့ အပေါ်၌ မကောင်းဆိုးဝါးသည် လုပ်ပိုင်ခွင့် မရှိချေ။</p>
၁၀၀။	<p>﴿إِنَّمَا سُلْطَانُهُ عَلَى الَّذِينَ يَتَوَلَّوْنَهُ وَالَّذِينَ هُمْ بِهِ مُشْرِكُونَ﴾</p> <p>သူ့ဘက်သို့ လှည့်သောသူများနှင့် သူ့အား ရောပြွန်းကိုးကွယ်ကြသော သူတို့ အပေါ်၌သာ ဩဇာညောင်းနိုင်၏။</p>
၁၀၁။	<p>﴿وَإِذَا بَدَأْنَا آيَةً مَّكَانَ آيَةٍ وَاللَّهُ أَعْلَمُ بِمَا يُنَزَّلُ قَالُوا إِنَّمَا أَنْتَ مُفْتَرٍ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ﴾</p> <p>သုတ်ဒေသနာတစ်ပါး နေရာတွင် သုတ်တော်တစ်ပါးကို လွှဲပြောင်းသောအခါ၊ ပရမတ်ဘုရားရှင်သည် ချမှတ်ပေးခဲ့</p>

(၆၀၄) ဤသုတ်တော်များမှ ကျိန်ဆို ယူမှတ်သည် ဟု ဆိုသော တတ်တစီသူ့ အိုင်းမာနိက္ခန် ဆိုသည်မှာ အချင်းချင်း စုပေါင်း ကတိသစ္စာပြုသော ဖွဲ့စည်းပုံ၊ သို့မဟုတ် ကတိကဝတ် စာချုပ်စာတမ်းကို ဆိုလိုပေသည်။

(၆၀၅) ကုရ်အာန်ကျမ်းတော်သည် နားလည်အောင် ဖတ်သူအပေါင်းကို စိတ်ဓါတ်တော်လှန်ရေး၊ ရုပ်ပိုင်းဆိုင်ရာ တော်လှန်ရေးကို အလွန်ဖြစ်စေပေ သည်။ ကျမ်းတော်ကို ဖတ်လေလေ သူတွေ့သမျှ အမှန်ကို ပြောချင်၊ ဆိုချင်၊ လုပ်ဆောင်လိုချင်စိတ် ဖြစ်ပေါ်လေလေ ဖြစ်၍၊ အရိုးစွဲ မိရိုးဖလာ ဝါဒဖြင့် ထိပ်တိုက်တိုးမိသည်က များပေသည်။ ထိုမိရိုးဖလာဝါဒီများက ဒုက္ခပေးလေ့ရှိပေသည်။ ထိုသို့ ဒုက္ခပေးခံရခြင်းမှ ကင်းလွတ်ရန် ပရမတ်ဘုရားထံ၌ သာ ခိုလှုံလော့ဟု သွန်သင်ခြင်း ဖြစ်ပေသည်။ တနည်းအားဖြင့် မိရိုးဖလာဝါဒီများကို ဝါဒရေးရာ၌ အလျှော့မပေးရန် သွန်သင်ခြင်း ဖြစ်ပေသည်။

	သည်ကို အသိဆုံးဖြစ်တော်မူ၏။ သူတို့က “သင်သည် လုပ်ကြံဖန်တီးသူ ဖြစ်၏။” ဟု ဆိုကြ၏။ အမှန်မှာ သူတို့မှ အများစုသည် သိကြသည် မဟုတ်ချေ။ <sup>၆၀၆</sup>
၁၀၂။ ☆ ၂:၈၇	<p style="text-align: center;"><b>قُلْ نَزَّلَهُ رُوحُ الْقُدُسِ مِنْ رَبِّكَ بِالْحَقِّ لِيُثَبِّتَ الَّذِينَ آمَنُوا وَهُدًى وَبُشْرَى لِلْمُسْلِمِينَ</b></p> <p>“ယုံကြည်သော သူတို့အား ရပ်တည်မှုခိုင်မာစေရန်၊ ငြိမ်းချမ်းရေးဝါဒီများအတွက် လမ်းညွှန်နှင့် သတင်းကောင်းဖြစ်ရန် ၎င်းကို သင်၏ကံကြမ္မာရှင်ထံမှ မြတ်သော ဉာဏ်စဉ်က* မှန်ကန်စွာ ချမှတ်ပေးခြင်းပင်” ဟု ဟောလေ့။</p>
၁၀၃။ ကုရ်အာန်	<p style="text-align: center;"><b>وَلَقَدْ نَعَلْنَا أَنَّهُمْ يَقُولُونَ إِنَّمَا يُعَلِّمُهُ بَشَرٌ لِّسَانُ الَّذِي يُلْحِدُونَ إِلَيْهِ أَعْجَمِيٌّ وَهَذَا لِسَانٌ عَرَبِيٌّ مُبِينٌ</b></p> <p>“လူပုဂ္ဂိုလ်တစ်ဦးက သူ့အား သင်ပေးနေသည်” ဟု ပြောစကားများကို ငါ သိနေ၏။ သူတို့ လုံးလွဲ ပြောလိုသူ၏ ဘာသာစကားမှာ လူမျိုးခြားဖြစ်၍၊ ဤသည် ရှင်းလင်းထင်ရှားသော အာရိဗီ ဘာသာစကား ဖြစ်၏။<sup>၆၀၇</sup></p>
၁၀၄။	<p style="text-align: center;"><b>إِنَّ الَّذِينَ لَا يُؤْمِنُونَ بِآيَاتِ اللَّهِ لَا يَهْدِيهِمُ اللَّهُ وَلَهُمْ عَذَابٌ أَلِيمٌ</b></p> <p>ဧကန်ပင် ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို မယုံကြည်သော သူတို့၊ ထိုသူတို့အား ပရမတ်ဘုရားရှင်က လမ်းညွှန်မည် မဟုတ် သူတို့အတို့ စူးနစ်သော ဝင်ကြွေးသည် ရှိနေ၏။</p>
၁၀၅။	<p style="text-align: center;"><b>إِنَّمَا يَفْتَرِي الْكَذِبَ الَّذِينَ لَا يُؤْمِنُونَ بِآيَاتِ اللَّهِ وَأُولَئِكَ هُمُ الْكَافِرُونَ</b></p> <p>လိမ်ညာ လုပ်ကြံဖန်တီး သူများသည်သာ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို မယုံကြည်သောသူတို့ ဖြစ်၏။ ထိုသူများသည် လိမ်ညာသူများ ဖြစ်ကြ၏။</p>
၁၀၆။ ☆ ၁:၇	<p style="text-align: center;"><b>مَنْ كَفَرَ بِاللَّهِ مِنْ بَعْدِ إِيْمَانِهِ إِلَّا مَنْ أَكْرَهَ وَقَلْبُهُ مُطْمَئِنٌّ بِالْإِيْمَانِ وَلَكِنْ مَنْ شَرَحَ بِالْكَفْرِ صَدْرًا فَعَلَيْهِمْ عَذَابٌ مِنَ اللَّهِ وَلَهُمْ عَذَابٌ عَظِيمٌ</b></p> <p>နှလုံးသား၌ ယုံကြည်ခြင်းကို ဘဝင်ကျပြီးနောက် အမွေနှိပ်ကွပ်ခံရသူမှ အပ၊ သက်ဝင်ယုံကြည်ပြီးမှ ပရမတ်ဘုရားရှင် နှင့်စပ်လျှဉ်း၍ ဖုံးကွယ်သူ၊ သူ၏ ရင်အား ဖုံးကွယ်ခြင်းအတွက် လမ်းဖွင့်ထားသူ ထိုသူတို့အား ပရမတ်ဘုရားရှင်၏ ထံမှ ကံကြီးသင့်မှုသက်စေ၏။* သူတို့အတွက် မဟာဝင်ကြွေးကြီး ရှိနေပြီ။</p>

(၆၀၆) သာသနာတော်အား နည်းမျိုးစုံဖြင့် တိုက်ဖျက်လိုသူများက ဤသုတ်တော်ကို ခို၍၊ ကိုယ်တော်မူဟမ္မဒ်သည် မဒီနာသို့ရောက်သောအခါ မက္ကာဟ်တွင် ချီးမြှင့်ကိန်းဝင်ခံရသော သုတ်တော်တစ်ချို့ကို ပါယ်ဖျက်လိုက်သည်ဟု စွပ်စွဲကြပေသည်။ ဘုရားရှင် ချမှတ်ပေးသော ကျမ်းမြတ် ကုရ်အာန်ပါ ဒေသနာများကို ကိုယ်တော့ လက်ထက်တော်တွင် ချေဖျက်ပစ်သည်ဟု မည်သည့် သမိုင်း အထောက်အထားတွင်မှ မရှိပေ။ ဤသုတ်တော်၏ အဆိုမှာ ကိုယ်တော်မတိုင်မှီက ပွင့်ပေါ်ခဲ့သော ရှေး ဉာဏ်စဉ်တော်ဆောင်များ၏ ဒေသနာခေတ်သည် တိမ်ကောသွားပြီဖြစ်၍၊ ထိုဒေသနာခေတ်တွင် လူသားတို့အတွက် ချမှတ်ပေးသော သုတ်တော်များ၏ နေရာ၌ ယခုကျမ်းမြတ်ကုရ်အာန်ပါ သုတ်တော်အားဖြင့် အစားထိုး လိုက်ပြီဟု ဆိုလိုခြင်းသာ ဖြစ်ပေသည်။ ၂:၁၀၆ တွင်ကြည့်ပါ။ ထို့ကြောင့် ရှေးမှ မိရိုးဖလာဝါဒီများက ကျမ်းတော်ပါ သုတ်တော် တစ်ခုချင်းစီအား ချမှတ်တိုင်း သင်၏ လုပ်ကြံဖန်တီးခြင်း ဖြစ်သည်ဟု စွပ်စွဲလေ့ရှိပေသည်။ ထိုသို့စွပ်စွဲခြင်းကို ယခုခေတ်ထိတိုင် ခံနေခြင်းက သက်သေတစ်ရပ် ဖြစ်ပေသည်။

(၆၀၇) ဤကျမ်းတော်ပါ သွန်သင်ချက်များနှင့် စပ်လျှဉ်း၍ ကိုယ်တော်မူဟမ္မဒ်အား နောက်ကွယ်မှ သမ္မာကျမ်းစာအား ကျွမ်းကျင်သူ တစ်စုံ တစ်ယောက်က သွန်သင်ပေးနေသည်ဟု လည်းကောင်း၊ ကျမ်းတော်သည် သမ္မာကျမ်းစာအား ကောင်းနိုးရာရာများကို ခိုးကူးယူထားသည်ဟု လည်းကောင်း စွပ်စွဲမှုများကို ဤသုတ်တော်က ပယ်ချပေသည်။ ထိုသူများစွပ်စွဲသည့် ကိုယ်တော့အား သွန်သင်သူဆိုသည်မှာ အာရိဗီစကားပြောသူ မဟုတ်ပေ။ ထို့အပြင် ကိုယ်တော်သည်လည်း “စာသမားပေးသမားမဟုတ်” ဟု ၇:၅၇ တွင် အတိအကျ ဆိုထားပေသည်။ ဤကျမ်းတော်အား မြတ်သော ဉာဏ်စဉ်အားဖြင့် ချမှတ်ပေးကြောင်းကိုလည်း အထက်ပါသုတ်တော်က အတိအကျ ထောက်ပြထားပေသည်။ အထင်ရှားဆုံး ဖြစ်ရပ်မှာ သမ္မာကျမ်းစာက အဓိက ရည်ညွှန်းသော ခရစ်ယာန်သာသနာ၏ ဒဿန- ကိုယ်တော်ယေရှုအား ဘုရားသားတော် ဟု ဆိုသော အယူအဆ၊ ခရစ်တော်သည် လူလောကတွင် မသေဘဲကောင်းကင်သို့ တက်သွားသည်ဟူသော အယူအဆ၊ ခရစ်တော်သည် လူသားဖခင်မျိုးစေ့ မပါဘဲ အပျိုစင်မှ မွေးဘွားလာသည် ဟူသော အယူအဆများကို ကျမ်းတော်က လုံးပယ်ချထားပေးသည်။ (၃:၅၅။ ၅:၁၇၀။ ၆:၁၀၁။ ၁၃:၃၈။ ၁၉:၁၆-၂၇)။ အကယ်၍ ကျမ်းတော်သည် ခရစ်ယာန်ဝါဒလွှမ်းမိုးခဲ့သော် ကျမ်းတော်ပါ ဒဿနများသည် ခရစ်ယာန်၏ အဓိက ရေသောက်မြောက် ဒဿနများကို ပယ်ဖျက်မည် မဟုတ် ဆိုသည့် အချက်အား ယုတ္တိဗေဒကျစွာ အဖြေထုတ်နိုင်ပေသည်။

၁၀၇။	<p>ذَلِكَ بِأَنَّهُمْ اسْتَحَبُّوا الْحَيَاةَ الدُّنْيَا عَلَى الْآخِرَةِ وَأَنَّ اللَّهَ لَا يَهْدِي الْقَوْمَ الْكَافِرِينَ ﴿١٠٧﴾</p> <p>ယင်းမှာ သူတို့သည် ဤလောကီဘဝကို နောင်ဘဝထက် ချစ်ခင်စုံမက်သောကြောင့် ဖြစ်၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဖုံးကွယ်သော လူမျိုးအား လမ်းညွှန်တော် မမူချေ။</p>
၁၀၈။	<p>أُولَئِكَ الَّذِينَ طَبَعَ اللَّهُ عَلَى قُلُوبِهِمْ وَسَمِعِهِمْ وَأَبْصَارِهِمْ وَأُولَئِكَ هُمُ الْغَافِلُونَ ﴿١٠٨﴾</p> <p>ထိုသူများသည် သူတို့၏ နှလုံးသားများ၊ အကြား၊ အမြင်များအား ပရမတ်ဘုရားရှင်က တံဆိပ်ထုထား သောသူတို့ ဖြစ်၏။ ထိုသူတို့သည်ကား မေ့လျော့နေသူများ ဖြစ်ကြ၏။</p>
၁၀၉။	<p>لَا جَرَمَ أَنَّهُمْ فِي الْآخِرَةِ هُمُ الْخَاسِرُونَ ﴿١٠٩﴾</p> <p>ရာဇဝတ်မှုမပြုကြနှင့်၊ သူတို့သည် နောင်ဘဝ၌ ဆုံးရှုံးရသူတို့ ဖြစ်ကြ၏။</p>
၁၁၀။ *၂၂၁၀	<p>ثُمَّ إِنَّ رَبَّكَ لِلَّذِينَ هَاجَرُوا مِنْ بَعْدِ مَا فُتِنُوا ثُمَّ جَاهَدُوا وَصَبَرُوا إِنَّ رَبَّكَ مِنْ بَعْدِهَا لَعَفُورٌ رَحِيمٌ ﴿١١٠﴾</p> <p>သင်၏ကံကြမ္မာရှင်သည်- သွေးတိုးစမ်းခံရပြီးနောက် ပြောင်းရွှေ့သွားရသော သူများ၊ အားစိုက်ဆောင်ရွက်ရသူများ၊* သည်းခံပါရမီကြီးသူများ အတွက်၊ ဧကန်ပင် သင်၏ကံကြမ္မာရှင်သည် ထိုဖြစ်ရပ်များနောက် လွတ်ငြိမ်းစေသောအရှင် အကြင်နာရှင် ဖြစ်တော်မူပေ၏။</p>
၁၁၁။ *၂၂၇၉	<p>يَوْمَ تَأْتِي كُلُّ نَفْسٍ نَجَادِلُهَا عَنْ نَفْسِهَا وَتُوَفَّى كُلُّ نَفْسٍ مَّا عَمِلَتْ وَهُمْ لَا يُظْلَمُونَ ﴿١١١﴾</p> <p>ပြန်ပေးအပ်သော နေ့ကာလ၌ ဉာဉ်စရိုက်တိုင်းသည် သူ့အကျင့်စရိုက် အလျောက် ထုချေရမည်ပင်၊ ဉာဉ်စရိုက်တိုင်းအား ကျင့်ကြံခဲ့ရာကို ပြန်ပြည့်စေလတ္တံ့၊ သူတို့အား အဝိဇ္ဇာသင့်စေမည် မဟုတ်ချေ။*</p>
၁၁၂။	<p>وَصَرَبَ اللَّهُ مَثَلًا قَرِيَةً كَانَتْ آمَنَةً مُطْمَئِنَّةً يَأْتِيهَا رِزْقُهَا رَغَدًا مِنْ كُلِّ مَكَانٍ فَكَفَرَتْ بِأَنْعَمِ اللَّهِ فَأَذَاقَهَا اللَّهُ لِبَاسَ الْجُوعِ وَالْخَوْفِ بِمَا كَانُوا يَصْنَعُونَ ﴿١١٢﴾</p> <p>ပရမတ်ဘုရားရှင်က ပမာပေးသော ဥပမာတစ်ခုမှာ အဘက်ဘက်မှ ရိက္ခာများ ပေါပေါသီသီ စုရောက်လာသော ယုံကြည်စိတ်ချ ငြိမ်းအေးသည့် အရပ်တစ်ခုရှိ၏။ သို့သော် ၎င်းတို့သည် ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှုကို ဖုံးကွယ်ကြ၏။ သို့ဖြင့် သူတို့၏ တည်ဆောက်လေ့ရှိရာများကြောင့် ပရမတ်ဘုရားရှင်က ငတ်မွတ်မှု၊ စိုးရိမ်ကြောက်လန့်မှု အဆင်အယင်ကို သူတို့အား မြည်းစမ်းစေတော်မူ၏။</p>
၁၁၃။	<p>وَلَقَدْ جَاءَهُمْ رَسُولٌ مِنْهُمْ فَكَذَّبُوهُ فَأَخَذَهُمُ الْعَذَابُ وَهُمْ ظَالِمُونَ ﴿١١٣﴾</p> <p>သူတို့အထဲမှ သူတို့အတွက် ဉာဏ်စဉ်ဆောင်တစ်ပါးကို ရောက်လာစေပြီ၊ သူ့အား ငြင်းဆန်ကြ၏။ သို့ဖြစ်၍ ထိုအမိုက်ကောင်များကို ဝင့်ဒဏ်ဖြင့် အရေးယူလိုက်လေပြီ။</p>
၁၁၄။	<p>فَكُلُوا مِمَّا رَزَقَكُمُ اللَّهُ حَلَالًا طَيِّبًا وَاشْكُرُوا نِعْمَتَ اللَّهِ إِنْ كُنْتُمْ تَعْبُدُونَ ﴿١١٤﴾</p> <p>ပရမတ်ဘုရားရှင် ရိက္ခာပေးရာမှ စင်ကြယ်ရာများကို တရားဝင် စားသုံးကြလော့၊ သင်တို့သည် အရှင်ကိုသာ ကိုးကွယ်ကြလျှင် ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှုကို ကျေးဇူးတင်ကြလော့။</p>
၁၁၅။ *၅၁၃ ၂၁၇၃	<p>إِنَّمَا حَرَّمَ عَلَيْكُمُ الْمَيْتَةَ وَالْدَّمَ وَلَحْمَ الْخَنزِيرِ وَمَا أَهَلَ لِغَيْرِ اللَّهِ بِهِ فَمَنْ اضْطُرَّ غَيْرَ بَاغٍ وَلَا عَادٍ فَإِنَّ اللَّهَ غَفُورٌ رَحِيمٌ ﴿١١٥﴾</p> <p>သင်တို့အား တားမြစ်ထားသည်မှာ၊ အသေကောင်၊ သွေး၊ ဝက်သား၊ ပရမတ်ဘုရားရှင် မှအပ အခြားကို တိုင်တည် လှီးသတ်ရာတို့ ဖြစ်၏။* အပြစ်ရှာခြင်း ကင်း၍ စည်းမဖောက်လိုဘဲ တွန်းပို့ခံရသူအတွက်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်တော်မူ၏။</p>

၁၁၆။	<p>وَلَا تَقُولُوا لِمَا تَصِفُ أَلْسِنَتُكُمُ الْكَذِبَ هَذَا حَلَالٌ وَهَذَا حَرَامٌ لَتَفْتَرُوا عَلَى اللَّهِ الْكَذِبَ إِنَّ الَّذِينَ يُفْتَرُونَ عَلَى اللَّهِ الْكَذِبَ لَا يُفْلِحُونَ ﴿١﴾</p> <p>ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လိမ်ညာလျက် “ဤသည်ကား တရားဝင်၏၊ ဤသည်ကား တားမြစ်ထား၏” ဟု လုပ်ကြံဖန်တီးရန် သင်တို့၏ နှုတ်လျှာမှ လိမ်ညာ ပြောဆို၍ မတင်ပြနှင့်၊ ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လိမ်ညာ လုပ်ကြံဖန်တီးသော သူတို့သည် အောင်မြင်ပေါက်မြောက်မည် မဟုတ်ချေ။</p>
၁၁၇။	<p>مَتَاعٌ قَلِيلٌ وَلَهُمْ عَذَابٌ أَلِيمٌ ﴿٢﴾</p> <p>အနည်းငယ် ပျော်ပါးခွင့်သာ ရှိ၏။ သို့သော် သူတို့အတွက် နာကျင်သော ဝင့်ကြေးသည် ရှိနေ၏။</p>
၁၁၈။ ☆ ဂျူးတို့	<p>وَعَلَى الَّذِينَ هَادُوا حَرَمًا مَا قَصَصْنَا عَلَيْكَ مِنْ قَبْلُ وَمَا ظَلَمْنَاهُمْ وَلَكِنْ كَانُوا أَنْفُسَهُمْ يَظْلِمُونَ ﴿٣﴾</p> <p>သင့်အား ဖော်ပြသည်များကို ရှေ့အလျင်ကပင် ရေဝတီဖြစ်သူတို့* အပေါ်၌လည်း တားမြစ်ပြီး ဖြစ်၏။ ငါသည် သူတို့အား အဝိဇ္ဇာသင့်စေသည် မဟုတ်။ သို့ရာတွင် သူတို့၏ စရိုက်ကို သူတို့ကသာ မိုက်ကြေးခွဲလေ့ရှိကြ၏။</p>
၁၁၉။	<p>ثُمَّ إِنَّ رَبَّكَ لِلَّذِينَ عَمِلُوا السُّوءَ بِجَهَالَةٍ ثُمَّ تَابُوا مِنْ بَعْدِ ذَلِكَ وَأَصْلَحُوا إِنَّ رَبَّكَ مِنْ بَعْدِهَا لَعَفُورٌ رَحِيمٌ ﴿٤﴾</p> <p>ပညာမဲ့စွာဖြင့် အကုသိုလ်မှုကို ကျင့်ကြံမိ၍ ဤနောက်တွင် ကံကြမ္မာရှင်ထံ၌ ခဝါချလျက် ထို့နောက် ပြုပြင်ပြောင်းလဲ ကြ သူတို့အတွက် သင့်ကံကြမ္မာရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်တော်မူ၏။</p>
၁၂၀။	<p>إِنَّ إِبْرَاهِيمَ كَانَ أُمَّةً قَانِتًا لِلَّهِ حَنِيفًا وَّلَمْ يَكُ مِنَ الْمُشْرِكِينَ ﴿٥﴾</p> <p>ဧကန်ပင် အီဗရာဟီးမ်သည် ရှေ့ဆောင်ရှေ့ရပ် ဖြစ်၏။ သူသည် ပရမတ်ဘုရားရှင်အား အယူသန့်စွာ နာခံ၏။ သူသည် ရောပြွန်းကိုးကွယ်သူများမှ မဟုတ်ချေ။</p>
၁၂၁။	<p>شَاكِرًا لِأَنْعَمِهِ اجْتَبَاهُ وَهَدَاهُ إِلَى صِرَاطٍ مُسْتَقِيمٍ ﴿٦﴾</p> <p>သူသည် အရှင်၏ ဂုဏ်ပေးမှုကို ကျေးဇူးသိ၍၊ သူ့အား ရွေးချယ်၍ မြဲမြံသော ဝါဒလမ်းစဉ်သို့ လမ်းညွှန်တော်မူ၏။</p>
၁၂၂။	<p>وَاتَيْنَاهُ فِي الدُّنْيَا حَسَنَةً وَإِنَّهُ فِي الْآخِرَةِ لَمِنَ الصَّالِحِينَ ﴿٧﴾</p> <p>သူ့အား ပစ္စုပ္ပန်၌ တင့်တယ်စေခြင်းနှင့် အနာဂါတ်၌ ပြုပြင်ပြောင်းလဲသူတို့မှ ဖြစ်ရန် ချီးမြှင့်တော်မူ၏။</p>
၁၂၃။	<p>ثُمَّ أَوْحَيْنَا إِلَيْكَ أَنْ اتَّبِعْ مِلَّةَ إِبْرَاهِيمَ حَنِيفًا وَمَا كَانَ مِنَ الْمُشْرِكِينَ ﴿٨﴾</p> <p>ထို့နောက် သင့်ထံ အာရုံစူးစိုက်စေသည်မှာ အယူသန့်သော အီဗရာဟီးမ်၏ ကျင့်စဉ်အတိုင်း လိုက်လော့၊ သူသည် ရောပြွန်းကိုးကွယ်သူများမှ မဟုတ်ချေ။</p>
၁၂၄။	<p>إِنَّمَا جُعِلَ السَّبْتُ عَلَى الَّذِينَ اخْتَلَفُوا فِيهِ وَإِنَّ رَبَّكَ لَيَحْكُمُ بَيْنَهُمْ يَوْمَ الْقِيَامَةِ فِيمَا كَانُوا فِيهِ يَخْتَلِفُونَ ﴿٩﴾</p> <p>သတင်းဥပုသ်ကို၊ ထို၌ ကွဲလွဲကြသော သူတို့ အဘို့သာ စီစဉ်ခဲ့၏။ ထို၌ သူတို့၏ ကွဲလွဲလေ့ရှိသည်များကို ရပ်တည် ရသော နေ့ကာလတွင် သူတို့အကြား၌ သင့်ကံကြမ္မာရှင်က စီရင်ထုံးချပေးလိမ့်မည်။<sup>၆၀၀</sup></p>
၁၂၅။	<p>ادْعُ إِلَى سَبِيلِ رَبِّكَ بِالْحُكْمَةِ وَالْمَوْعِظَةِ الْحَسَنَةِ وَجَادِلْهُمْ بِالَّتِي هِيَ أَحْسَنُ إِنَّ رَبَّكَ هُوَ أَعْلَمُ بِمَنْ ضَلَّ عَنْ سَبِيلِهِ وَهُوَ أَعْلَمُ بِالْمُهْتَدِينَ ﴿١٠﴾</p>

(၆၀၀) ဤသုတ်တော်မှ ဥပုသ်နေ့နှင့် စပ်လျဉ်း၍ ငြင်းခုံကွဲလွဲသူများ ဆိုသည်မှာ ခရစ်ယာန်များ ဂျူးများကို ဆိုလိုပေသည်။ အဘယ်ကြောင့် ဆိုသော် ကျမ်းတော်တွင် သူတို့စောင့်သော ဥပုသ်ကို **السَّبْتُ** ဟု သုံးပေသည်။ အစ္စလာမ် သာသနာဝင်များ အတွက် ဥပုသ်ကို **صِيَامُ** ဟု သုံးပေသည်။ ဤသုတ်တော်တွင် **السَّبْتُ** ကို သုံးထားပေသည်။



	သင့်ကံကြမ္မာ၏ လမ်းစဉ်တော်သို့ အရှင်၏ ဓမ္မသတ်နှင့်အညီ တင့်တယ်စွာ သြဝါဒပေး ဖိတ်ခေါ်လော့၊ အချေအတင် ဖြစ်လျှင် ထို၌ အတင့်တယ်ဆုံး ပြုမူလော့၊ မည်သူသည် အရှင်၏ လမ်းစဉ်တော်မှ လွဲဖယ်ကြောင်း သင့်ကံကြမ္မာရှင် သည် အသိဆုံး ဖြစ်တော်မူ၏။ လမ်းညွှန်ခံရသူများကိုလည်း အရှင်သည် အသိဆုံး ဖြစ်တော်မူ၏။ <sup>၆၁၉</sup>
၁၂၆။	<p style="text-align: center;"><b>وَإِنْ عَاقَبْتُمْ فَعَاقِبُوا بِمِثْلِ مَا عُوقِبْتُمْ بِهِ وَلَئِنْ صَبَرْتُمْ لَهُوَ خَيْرٌ لِلصَّابِرِينَ</b> ﴿</p> <p>သင်တို့သည် ချုပ်ကိုင်လိုလျှင် သင်တို့အား ချုပ်ကိုင်ခဲ့ သကဲ့သို့သာ ချုပ်ကိုင်ကြလော့၊ သို့သော် သင်တို့သည် သည်းခံပေးလိုက်လျှင် သည်းခံနိုင်သူသည် ပို၍ကောင်း၏။<sup>၆၂၀</sup></p>
၁၂၇။	<p style="text-align: center;"><b>وَاصْبِرْ وَمَا صَبْرُكَ إِلَّا بِاللَّهِ وَلَا تَحْزَنْ عَلَيْهِمْ وَلَا تَكُ فِي ضَيْقٍ مِمَّا يَمْكُرُونَ</b> ﴿</p> <p>သည်းခံကြလော့၊ ပရမတ်ဘုရားရှင်ကြောင့်သာလျှင် သည်းခံပါရမီကို ဖြစ်စေ၏။ သူတို့ကြောင့် စိတ်မပူနှင့်၊ သူတို့၏ ကြံစည်မှုကြောင့်လည်း သင် စိတ်မကျပ်တည်းနှင့်။</p>
၁၂၈။	<p style="text-align: center;"><b>إِنَّ اللَّهَ مَعَ الَّذِينَ اتَّقَوْا وَالَّذِينَ هُمْ مُحْسِنُونَ</b> ﴿</p> <p>ကေနပ်ပင် ပရမတ်ဘုရားရှင်သည် စည်းစောင့်သော သူများ၊ သုမင်္ဂလာပြုသော သူများနှင့် အတူရှိတော်မူ၏။</p>

(၆၁၉) အသင်းအဖွဲ့တိုင်းသည် မိမိ၏ အသင်းအဖွဲ့အား လူအများ ထောက်ခံ ပါဝင်လာရန် စည်းရုံးသိမ်းသွင်း ရမည်ပင်၊ သို့သော် မိမိ၏ အသင်း အဖွဲ့အား အခြားသူများ ပါဝင်လာရန် ဖိတ်ခေါ်နည်းနှင့် အတိုက်အခံများဖြင့် ဆွေးနွေးနည်းကို ဤသုတ်တော် သွန်သင်ထားပေသည်။ အစ္စလာမ် သာသနာသည် မီးမိုး သာသနာပြုသော ဝါဒကို လုံးဝ လက်မခံချေ။ အတိုက်အခံများနှင့် ပြောဆိုဆွေးနွေးသော အခါတွင်လည်း တဖက်သတ် အနိုင်ရရန် စကားနိုင်လုခြင်းကို အားမပေးပေ၊ ထို့ကြောင့် ဤသုတ်တော်တွင် “အချေအတင် ပြောဆိုရာ၌ အကောင်းမွန်ဆုံး ပြုမူလော့” သွန်သင် ထားပေသည်။

(၆၂၀) အစ္စလာမ်သာသနာတွင် လက်စားချေခြင်းကို ခွင့်မပြုပေ၊ ညီမျှစွာ ပြန်လည် ခုခံခွင့် မိမိအသက်၊ မိမိအသိုင်းအဝိုင်း၊ မိမိ တိုင်းပြည်အား ခုခံကာကွယ်ခွင့်ကိုသာ ညီမျှစွာ ခွင့်ပြုထားပေသည်။ ထို့ကြောင့် ကျူးလွန်ခံရသော ပြစ်ဒဏ် အတွက်သာလျှင် ၎င်းနှင့် ညီမျှစွာ ပြန်လည် ခုခံခွင့်ရှိ သည်ဟု ဤသုတ်တော်က သွန်သင်ပေသည်။